

PEACE Info (November 10, 2022)

- We Wake Thinking How to Defeat Junta: Myanmar Resistance Fighter
- Two Die as Myanmar Junta Troops Burn Mandalay Village
- Myanmar military troops kill four Mandalay civilians after extorting money from their families
- Twante man dies in custody a week after his arrest
- Myanmar Rights Groups Call on Junta Rape Victims to Report Violations
- KIA Poses Formidable Threat to Junta Military in Northern Myanmar
- Momauk Conflict Prevents Hundreds From Returning Home
- Civilian death toll mounts in Rakhine State feud between Burma Army and AA
- Dozens of Myanmar Junta Forces, PDF Member Killed in Two Days of Resistance Attacks
- Myanmar's 'leaderless' uprising is a break from the past
- Myanmar junta searches for ways to curb mass resignations from its administration
- State Peace Talks Team meets with NMSP in NPT
- Russian Su-30s Add Wings to Myanmar Junta's 'Man-Eating Tiger'
- Some Myanmar nationals on a visit visa to Thailand detained at Don Mueang Airport
- ကိုးတောင်ဘို့ ဒေသခံ ၁၄ ဦးကို စစ်တပ်က မီးရှို့အလောင်းဖျောက်
- မြောင်နဲ့ ရေစကြိုနယ်က ရွာ ၈ ရွာ၊ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ
- မြင်းခြံမြို့နယ် ပျားကျေးရွာ တစ်ဝက်နီးပါး မီးလောင်ပျက်စီး၊ စစ်ကောင်စီတပ်က နေအိမ်ရှိ ပစ္စည်းများကို သယ်ယူနေ
- ကျိုက်ထိုတွင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်
- မြဝတီ-ဝေါလေလမ်းပိုင်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ကြိမ်လာတိုက်
- စစ်ကောင်စီတပ်က လက်နက်ကြီးလှမ်းပစ်ခတ်၍ ခလယ်-တံခွန်တိုင်ရွာသူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ
- လေးကေကော်ဒေသ စစ်ဘေးရှောင်များ အနွေးထည်နှင့်စောင်များ လိုအပ်နေ
- သထုံမြို့နယ် ပစ်ခတ်မှုတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၃ ဦး သေဆုံး
- ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
- စစ်ကောင်စီနှင့် AA တိုက်ပွဲ ၅ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိ
- ပုဏ္ဏားကျွန်း၌ စစ်တပ်ရဲကွာတင်ကားကို အေအေ မိုင်းဆွဲတိုက်ခိုက်
- ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးဒဏ်ရာပြင်းထန်
- မောင်တောမြောက်ပိုင်း ရန်အောင်မြင် နယ်ခြားစောင့်စခန်းအား အေအေ ဝင်တိုက်
- ALP ဗဟိုကော်မတီဝင် ၁ ဦးကို AA ဖမ်းဆီးသွားဟုဆို
- ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး တစ်ဦးအပါအဝင် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရ
- စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၄၃၀ ခန့်ရှိလာ
- NUG ဝန်ကြီးများ ဆွေးနွေးပွဲတက်ခွင့်မရသည့်အပေါ် ကုလသမဂ္ဂကို အရှေ့တီမောသမ္မတ ပြစ်တင်
- ASEAN အဖွဲ့ဝင်နိုင်ငံများသို့ အချက် (၉) ချက်ပါ တိုက်တွန်းချက် NUCC ပေးပို့

We Wake Thinking How to Defeat Junta: Myanmar Resistance Fighter

By THE IRRAWADDY | 10 November 2022

Magwe Region has emerged as a resistance stronghold since the February coup last year and suffered numerous regime airstrikes and arson attacks.

Bo Letyar, commander of People's Defense Force Battalion 1 in Myaing Township, recently talked to The Irrawaddy about the conflict, how the regime is changing its tactics and how strong the revolutionary spirit is among residents.

What is the military situation in Myaing?

Junta troops are operating in the area but there are fewer engagements now as both sides seek to carry out surprise attacks against the other.



Bo Letyar, commander of People's Defense Force Battalion 1 in Myaing

There were frequent mine attacks on junta convoys but they are barely reported now. The regime is increasingly conducting air raids. How is the situation changing?

Before junta troops came on foot and air support came only after they were attacked. Now aircraft come first to provide security for the ground troops.

In response, we spread out our forces to cover wider areas and avoid heavy damage. We have purchased weapons with donations from villagers. But we still don't have enough weapons.

Ammunition is more important than arms because we need to restock after every battle and people can't donate that much. Mines are more cost-effective and we use them in a lot of ambushes.



Myaing Villages Revolution Front (MVRF) members. / MVRF

Junta troops have learned lessons and they do not take roads and paths anymore. Instead, they travel through forests so we changed our tactics too.

After they suffered a few mine attacks, they started taking tiny paths through forests and mountains.

But we know the terrain and attack when we can. The revolution is part of our life now, like farming, something we do for a living.

How much of Myaing Township is in resistance hands?

The regime's administrative mechanism is not functioning and what it is doing is raiding villages from time to time. Villagers suffer as they flee their homes when the troops come. We avoid them and set up ambushes.

Sagaing and Magwe regions are revolutionary hotspots. The regime has used a lot of violence. How strong is the revolutionary spirit of the people?

When they wake, people are not thinking about their businesses and livelihoods but about how to fight more effectively. It has become part of life, like eating and sleeping. We wake up with that thought and go to bed with the same thought.

Everyone, including children, opposes the regime. It is not strange that we are engaged in the revolution. The greater the violence they commit against us, the more bitter our hatred and the greater efforts we will make to fight them.

Those whose houses were torched have joined us to fight. We don't care about their attempts to instill fear in us.

The more they attempt to instill fear in us, the fiercer response they will see from us. We don't care if we die fighting. Others will fill the gaps.

Please tell us about your military operations in Magwe.

We cooperate with other groups, mostly to raid police stations. We have raided police stations in Pauk, Myaing and other townships with other groups.

We did not sleep that night and we walked for more than four hours through the night to reach the target.

The civilian National Unity Government (NUG) has often been criticized for giving out secret military details and resistance groups say they are attacked more after the NUG talked about them. What is your view?

The NUG might have weaknesses as it oversees operations across the country. We have received supplies from the NUG.

But it is not in a position to supply large amounts of weapons and we cannot blame it for that. There are a lot of difficulties in distributing arms.



Myaing Villages Revolution Front (MVRF) members. / MVRF

Rather than blaming others, we should think about how we can do our best. We started the revolution out of nothing and we have to make do with what we have.

How many people have been displaced by the fighting in Myaing?

I am afraid more than 10,000 people have been displaced. Junta troops torch nearby villages after mine attacks or ambushes.

They are not torching houses after their arson attacks made international headlines. They enter villages at night and destroy houses from the inside.

Junta troops avoid confrontations with us these days as we have grown stronger. When they are outnumbered, they retreat instead of trying to repulse us.

If they face frequent mine attacks near a village, they avoid that village. Some villagers were deeply resentful and planted mines in their houses if they thought junta troops would raid and loot their homes.

What is the goal of your group and what is the driving force pushing you towards that goal?

We have lost many technicians and academics and we know the regime is unjust. Those who have lost their lives include doctors, engineers and poets who are much more knowledgeable than us. So there is no reason for us to stop until the end.

We will die one day so it is better to die meaningfully. Will we let ourselves be subjected to dictatorship or will we rise in revolt?

We are fighting to give this message to the people. It would be best if we won this fight and survive. But I will still be proud of myself if the younger generation has this mentality, even if we die and we cannot finish the revolution. But we strongly believe we will succeed.

<https://www.irrawaddy.com/in-person/interview/we-wake-thinking-how-to-defeat-junta-myanmar-resistance-fighter.html>

Two Die as Myanmar Junta Troops Burn Mandalay Village

By HEIN HTOO ZAN | 10 November 2022

Myanmar junta troops burned down at least 200 houses at a Myingyan Township village in Mandalay Region on November 8 in which at least two people died, according to an activist group.

U Zaw Myo Naing, 33, a father of four, was among around 5,000 Pyar Ywar villagers who had earlier fled into nearby forests but on November 9 he returned for his bull and to find food.

He was shot dead by troops in the village, said a resident.

“He thought the troops had left. He took some essentials but the troops saw him near Shwe Thein Taw pagoda and shot him without any questions. He died on the spot,” he said.

A video on social media shows his mother mourning over his body before she faints.

Residents said Daw Shwe Kyi, 75, who had suffered a stroke, died in an arson attack.

“Her family could not get her out of the house during the raid and they thought the troops might not torch the village. They heard she was dead the next morning,” a resident said.

The Light Infantry Division 33 troops clashed with resistance fighters and suffered some casualties on November 8 and then raided Pyar Ywar in the evening, according to the Myingyan People’s Movement Committee.

Residents said more than 30 troops remained in the village and were reinforced by three more trucks in the morning.

Three women were injured in junta shooting and their condition is unknown, according to a committee member.

“They allowed us to take away Ko Zaw Myo Naing’s body yesterday. They don’t allow anyone in now. We don’t know what happened to the three women and we worry that they will have been sexually abused by the troops,” she said.

Pyar Ywar, about 20km northeast of Myingyan, is a large village with over 1,000 houses and historic temples and pagodas.

<https://www.irrawaddy.com/news/burma/two-die-as-myanmar-junta-troops-burn-mandalay-village.html>

Myanmar military troops kill four Mandalay civilians after extorting money from their families

The locals from Natogyi Township were described by locals as ‘avid supporters’ of the NLD party

[Linn Htin](#) | Published on Nov 10, 2022



Myanmar army soldiers seen in Yangon in March 2021 (Myanmar Now)

Junta forces detained and then murdered four people from Mandalay Region’s Natogyi Township last week, even after the troops accepted a payment from their families to negotiate their release, locals said.

Three of the victims were identified as Than Myint Swe, 50, from Ward 8; Aye Myat Mon, also known as Ma Be Eu, 40, from Ward 7; and Saw

Shwe from Su Phyu Kan village, whose age was not known. The fourth individual was a 25-year-old man about whom further information was not available at the time of reporting.

Military personnel in four army trucks and two civilian vehicles arrested the four people from area households while checking for unregistered overnight guests on the evening of November 3.

The next morning, their bodies were discovered to have been dumped at two sites outside of Natogyi town.

Saw Shwe was found dead near Letpan village, next to Su Phyu Kan, where he was from. The other three individuals were found near Zay Date village. Both locations are less than one mile from a Naypyitaw-Mandalay highway police outpost, as well as the Pyinsi police station, both under junta control.

“Some of them had been shot and some had knife wounds. Ma Be Eu’s body also had cuts on her breasts,” a local man said.

Than Myint Swe, Ma Be Eu (Aye Myat Mon) and Saw Shwe were described by locals as “avid supporters” of the National League for Democracy (NLD). The party’s elected government, headed by Aung San Suu Kyi, was ousted in the February 2021 coup, after which 1,169 NLD members—including 90 parliamentarians—were arrested, according to a party statement released on Wednesday. Sixty-seven of them, two of whom were MPs, were killed in junta custody.

The Natogyi local who spoke to Myanmar Now after the recent murders said that the victims’ family members had offered the junta troops 10m kyat (nearly US\$4,750) not to arrest them; the soldiers reportedly took the cash and proceeded to detain the four civilians.

“They took it but they killed the victims anyway,” he said.

An officer in the anti-junta Natogyi Defence Force said that area informants had been known to provide the military authorities with lists of NLD supporters, who they then frequently accuse of being involved in the anti-coup armed resistance movement.

“The victims had no ties with revolutionary groups whatsoever. They were just regular NLD supporters,” the officer told Myanmar Now.

The military is also accused of arresting five Natogyi locals in early October who were later found to have been fatally stabbed.

<https://www.myanmar-now.org/en/news/myanmar-military-troops-kill-four-mandalay-civilians-after-extorting-money-from-their-families>

Twante man dies in custody a week after his arrest

The victim, who was detained along with his wife and two daughters, was reportedly tortured before his death

[Han Thit](#) | Published on Nov 10, 2022



Police officers seen in Yangon on November 7 (Myanmar Now)

A man who was arrested in Yangon Region's Twante Township late last month was reported dead a week later, according to a local resistance source.

Thant Zin Oo, 37, was one of eight people detained during a raid targeting suspected anti-regime forces in the village of Myago on October 29, the source said. His wife and two daughters, aged one and 13, were among those taken into custody.

A spokesperson for the Twante Urban Guerrilla Force told Myanmar Now that Thant Zin Oo, who owned a motorcycle repair shop, was reported dead a week later.

"A relative of the victim was notified of his death. The family didn't get the body back. They were only told that it had been sent to the military hospital in Mingaladon," said the spokesperson, who goes by the name Twantay.

He added that Thant Zin Oo was so badly beaten while in custody that his teeth had been knocked out. Members of the military-backed Pyu Saw Htee militia were also reportedly involved in torturing him during his interrogation.

According to Twantay, around 10 plainclothes junta personnel took part in the raid on Thant Zin Oo's home, where they also arrested four men in their 20s and 30s and seized appliances, motorcycle repair tools, and other property.

"I heard that the regime forces were soldiers stationed in Zee Phyu Khone," he said, referring to a village where four junta-appointed administrators and an alleged military informer were shot dead in August.

While Thant Zin Oo's wife and children were released two days after their detention, the others have since been held at an Infantry Battalion 70 base a short distance south of Twante, sources reported.

According to Twantay, two more men were arrested in the village of Ohn Pin Chaung on the same day, but further details, including the reason for their arrests, were not available.

Residents of Twante took part in anti-coup protests in the wake of the February 2021 military takeover, resulting in crackdowns that left a number of local civilians dead.

Since then, anti-regime groups have carried out multiple attacks on junta targets, including civilian administrators.

In June, a member of a local resistance group named Thet Naing Oo was arrested and later reported dead of injuries sustained during his interrogation.

Regime forces carried out a wave of arrests in the wake of the August attack in Zee Phyu Khone. At least one person, a 40-year-old supporter of Myanmar's ousted ruling party named Khin Myo Nwe, later died in custody.

The families of both victims were never allowed to claim their bodies.

<https://www.myanmar-now.org/en/news/twante-man-dies-in-custody-a-week-after-his-arrest>

Myanmar Rights Groups Call on Junta Rape Victims to Report Violations

By THE IRRAWADDY | 10 November 2022

Two rights groups in Myanmar are urging survivors of the junta's sexual violence to report violations to provide evidence for future prosecutions.

The Assistance Association For Political Prisoners (AAPP) and Women's League of Burma (WLB) said in a joint statement on Wednesday that survivors must be heard with dignity and the junta's crimes recorded.

The two rights groups quoted a political prisoner who said he was raped by soldiers and criminals in May 2021.

Ko Kyaw Kyaw was a first-year university student before leading protests in Yangon after the February 2021 coup. He was seized during a peaceful flash-mob protest, tied to a chair and beaten during interrogation.

A junta commander slapped and kicked Ko Kyaw Kyaw and broke his fingers while he held a knife to his neck.

A cigarette was pushed in his ear, permanently damaging his hearing.

When they discovered Ko Kyaw Kyaw was homosexual, he was told: "There are criminals who want to have sex with you."

Ko Kyaw Kyaw said he was handcuffed in a cell with three criminals and two soldiers.

One of the criminals reportedly anally raped him, leaving him bleeding and the other four forced him to perform sex acts on them.

He was forced to stay in the cell with the rapists before being transferred to the Shwe Pyithar interrogation center the next morning.

He would be tortured for two more days using inhumane techniques that have been reported by other witnesses to the AAPP, WLB and other human rights groups.

U Kyaw Kyaw is now safe and says he wants justice.

“I want rights for everyone regardless of religion, color and gender. I want a good education system for all citizens and proper democracy,” said Ko Kyaw Kyaw.

AAPP secretary U Tate Naing said: “The people deserve justice and dignity after suffering human rights violations. We want the regime leaders and rights violators to know that in the future – in a free and federal Burma – they will be held to account for their crimes.”

The revolution has exposed many prejudices and discrimination and there is now more recognition of minority and LGBT+ rights, according to U Bo Kyi, another AAPP secretary.

“Women and LGBT+ people are increasingly accepted as revolutionaries. Male rape survivors are breaking barriers by speaking out about their experiences and the cruelties of the junta,” said U Bo Kyi.

Myanmar’s military has used sexual violence as a weapon with impunity for decades, according to a WLB spokeswoman.

“As long as these crimes continue to be perpetrated with impunity, our society will never achieve genuine peace. Every perpetrator of sexual violence must face justice. Action must be taken and there must be accountability,” she said.

Political prisoners from pro-democracy uprisings, such as in 1988 and 2007, endured rape and other forms of sexual violence, including male detainees, she said.

In December 2021, a male journalist from Frontier Myanmar was beaten and raped by regime soldiers during interrogation after being detained at Yangon International Airport.

The Office of the Chief of Military Security Affairs and its commander Lieutenant General Ye Win Oo are blamed for a large proportion of the abuse during interrogation.

A woman from Letyat Kone village in Depayin Township, Sagaing Region, was allegedly raped before being killed by junta troops in September.

Six women, aged between 25 and 40, were allegedly raped by soldiers during a village raid in Kani Township, Sagaing Region, on August 28.

<https://www.irrawaddy.com/news/burma/myanmar-rights-groups-call-on-junta-rape-victims-to-report-violations.html>

KIA Poses Formidable Threat to Junta Military in Northern Myanmar

By KO OO | 10 November 2022

In Kachin State in northern Myanmar, the military regime is facing an increasing threat from its old enemy, the Kachin Independence Army (KIA).

The KIA strenuously objected when the Myanmar military seized power in a coup last year. When the military carried out brutal crackdowns on peaceful anti-coup protests, the armed group warned that it would respond if unarmed protesters were shot in Kachin.

The ethnic armed group did as it said, and started by seizing the regime's Alaw Bum hill-top base in March last year, which earned the KIA public support and attention.

The regime has suffered heavy casualties attempting to retake the base, but all to no avail so far.

The KIA has also provided shelter for striking government employees who evaded arrest by the junta, as well as political dissidents. It also took an active part in forming the parallel National Unity Government.

More importantly, the armed group provided shelter, military training and arms for young people from different parts of the country who decided to take up arms against the regime after it brutally slaughtered their relatives and friends.

The KIA's assistance forced the pace on the development of the armed resistance movement in Sagaing, Magwe and Mandalay regions as well as Chin State in northwest Myanmar.

In the early days of the armed resistance, the regime boasted that it would crush the resistance in Sagaing within six months. But the reverse is happening, thanks to the bravery and sacrifices of local people, and the KIA has also played a part.

This has earned the KIA public support not only from locals in northern Myanmar but from people in Mandalay, Magwe and Sagaing regions in central Myanmar, which in turn bolsters its political image.

During a ceasefire with the Myanmar military that spanned 17 years from 1994 to 2011, the armed group grew financially and militarily, establishing a parallel administration which consists of schools, courts and public service departments.

The KIA is made up of 10 brigades—three of which (4, 6 and 10) are active in northern Shan State. In Kachin it has seven brigades, two infantry divisions and an artillery division. In total these comprise 24 local battalions, 27 mobile battalions, five artillery battalions and three special battalions. The KIA reportedly has more than 600 officers.

Kachin State is the third-largest region in Myanmar, and is a largely forested area with numerous rivers and creeks.



Kachin State map

The Northern Command of the Myanmar military oversees Kachin State, and is headquartered in Myitkyina, the capital of Kachin. An air force base is located in Myitkyina with a squadron of helicopters, and the base is also used to refuel fighter jets and bombers.

Myitkyina is also home to artillery and drone units, combat support units, a military training center and a military hospital. A large number of junta armored vehicles have recently arrived in Myitkyina, and cantonments are so overcrowded that tanks have to be housed in the district-level fire office.

The KIA is headquartered in Laiza on the China-Myanmar border east of Myitkyina. Laiza is also home to other civil service offices and military units including an artillery division, military hospital, and officer training school. There is reportedly also an ordnance factory near the KIA headquarters.

Meanwhile, the regime has local ethnic militia groups under its control in Kachin, including Pangwa militias led by notorious warlord Zakhung Ting Ying in Pangwa; Lisu militias in Waingmaw; and Shanni militias along the Tanai-Hpakant road.

The Myanmar military has a total of 75 infantry battalions plus a number of artillery battalions and combat support units across Kachin State. Besides them, it also has militia groups mentioned above and three Border Guard Force (BGF) battalions.

Junta battalions are well positioned to take control of major towns and routes in Kachin State. It has also built bases in Hpakant, Myanmar's jade-mining hub.

The KIA on the other hand controls rural parts and is exploiting the forested and mountainous terrain of Kachin to poses threats to the regime.

The armed group controls many jade, amber and gold mines in Kachin, a major source of income for it. Overall, the KIA is active across Kachin and poses threats to junta troops across the state.

So far, the attack on the Alaw Bum base has been the only military operation directly commanded by the KIA headquarters. Other operations over the past 20 months were carried out by brigades in their own territories.

Continuous clashes have been reported in Putao, Sumprabum, Tanai, Hpakant, Waingmaw, Bhamo and along the Irrawaddy River between Myitkyina and Katha.

There have been no large-scale attacks on the regime since the seizure of Alaw Bum base. But at the same time, the regime can't conduct large-scale attacks on the KIA either.

The regime is overstretched, as it has been fighting on multiple fronts across the country since the coup. So, it dares not mobilize its battalions from one area to conduct maneuvers in another, because doing so risks losing ground in the first.

As such, the regime has been forced to form new units out of combat support units and forces from the rear to fill gaps. Under such circumstances, it is quite unlikely that the regime would use three or four divisions and its Military Operations Command to launch a large-scale attack in a particular area.

Battalions under the Northern Command did send troops to conduct some military operations in Hpakant, Tanai, Putao and in the east of Waingmaw. But the attacks were neither large-scale nor long.

The regime attacked the KIA's Lung Ja Bum base in the east of Momauk around the end of October. This was a medium-scale operation. Again, it was not conducted by battalions under the Northern Command alone.

Two tactical commands under the 7th Military Operations Command based in Shan State's Pekon were used to reinforce junta bases in the area before the planned attack. Some 600 troops from six battalions of the Northern Command were then dispatched on the combat mission, assisted by air and artillery support.

The regime said it managed to seize the KIA base in the attack, but the KIA dismissed the claim. It is fair to say the KIA and the Kachin People's Defense Force (KPDF), which operates under the KIA's command, are sufficiently well-prepared and well-equipped to repulse small- and medium-scale regime attacks.

The heaviest losses sustained by the KIA since the coup were as a result of junta bombings on ANang Pa in Hpakant. The commander of the KIA's Brigade 9 died in the air raid. Earlier, KIA Brigade 8 deputy commander was arrested. But such attacks by the regime are still far from causing devastating damage to the KIA.



KIA troops in northern Kachin State / The Irrawaddy

There have been reports that the regime is planning to conduct an aerial attack on the KIA's headquarters in Laiza. But such reports are not new.

The KIA has grown in number due to the KPDF forces, which have a strong presence along the Mogaung-Hopin-Mohnyin-Namar road and railroad.

Reports from the ground say junta troops dare not go beyond Nan Yin Creek in the east of Mohnyin and Hopin, with the KIA apparently taking control of a place locally known as Kauk Kwe Kwin between Myitkyina-Yangon railroad and the Irrawaddy River.

Over the past 20 months since the Alaw Bum fighting, the KIA has also fought in neighboring Sagaing, apart from training PDFs. There were large-scale attacks in Pinlebu and Banmauk. Twenty months is enough to train and arm the KPDFs in Kachin.

So, we can expect to see major attacks in Kachin soon.

Ko Oo is an ethnic affairs analyst.

<https://www.irrawaddy.com/opinion/analysis/kia-poses-formidable-threat-to-junta-military-in-northern-myanmar.html>

Momauk Conflict Prevents Hundreds From Returning Home

By **SHAN** | November 10, 2022

With Burma Army (BA) soldiers staying in villages in Momauk Township, hundreds of civilians displaced by the fighting are still unable to return to their homes in Kachin State.

Although clashes between the BA and the Kachin Independence Army (KIA), which are supported by the People's Defence Force, have temporarily stopped at Lon Ja Mountain, 600 villagers have been trapped at Chan Myae and Lawkamarazein Buddhist monasteries since 20 October.



IDPs having food at the shelter.

Regime shelling during the conflict has killed two women and injured four, who're still in hospital.

"The clashes can flare up again at any time," said a male volunteer helping the villagers, told SHAN on condition of

anonymity fearing reprisals. Although they're afraid to sleep in their villages, some people have returned to their farms during the day, he said.

"If they don't harvest their rice, they won't have anything to eat next year," the volunteer said, explaining that their cattle have been left to roam and are eating all their crops.

<https://english.shannews.org/archives/25574>

Civilian death toll mounts in Rakhine State feud between Burma Army and AA

November 10, 2022 | DVB



On Nov. 4, three people, including a six-year-old boy were killed and 23 were injured when the Burma Army fired artillery at the Arakan Army (AA) in Kyauktaw township. “At least 23 people from five villages were injured and amongst them two are in critical condition. They are now in Sittwe and Kyauktaw hospitals,” said a spokesperson from Phyu Sin Myittar charity group. The fighting between the Burma Army and the AA forced the residents to flee their homes for safety.

“Our village has nothing to do with the fighting and the military purposely fires at us. This is outrageous,” a resident of Shwe Pyi Thit village told DVB. Local human rights activists confirm that the junta is targeting civilians “The number of war crimes committed by the military is increasing every time people are killed,” the activist said. One local school teacher was killed and two others, including a child, were injured in a village, located in Buthidaung Township on Nov. 5. The victim was a 35-year-old school teacher killed while assisting the two injured. “The 5-year-old child and a woman were injured when the first large weapon fell near the village. The teacher went there to rescue the injured, then, another large weapon fell and he died on the spot,” a local said.

On Nov. 8, the AA ambushed two Burma Army vessels near Kaung Laung Chaung village, located in Minbya township. The Burma Army has been restricting humanitarian access to the state since August. This means locals fleeing the fighting, and those injured, are unable to receive urgent assistance. The townships affected by the Burma Army blockade of necessities is Rathedaung, Buthidaung, Myaybon, Maungdaw and Angumaw townships. The AA announced that six civilians have been killed and 21 have been injured since fighting between it and the Burma Army resumed in 2022.

<https://english.dvb.no/civilian-death-toll-mounts-in-rakhine-state-feud-between-burma-army-and-aa/>

Dozens of Myanmar Junta Forces, PDF Member Killed in Two Days of Resistance Attacks

By THE IRRRAWADDY | 10 November 2022


Nearly 30 regime forces and a resistance fighter were killed in the last two days as People’s Defense Force groups (PDFs) and ethnic armed organizations (EAOs) continued to attack regime targets across the country.

Incidents were reported in Sagaing, Bago and Tanintharyi regions and Chin, Rakhine and Karen states.

The Irrawaddy has rounded up the following reports of significant attacks by PDFs and EAOs as well as the latest junta air strikes on civilian targets.

Some junta casualty figures could not be independently verified.

10 junta troops killed in clashes with Arakan Army in Rakhine



The locations of clashes reported in Rakhine and Chin states. / AA

At least 10 junta forces were killed and some injured during a series of clashes with the ethnic Arakan Army (AA) in townships in Rakhine State and neighboring Chin State on Tuesday, the AA said.

On Tuesday morning, AA troops attacked two military boats carrying weapons and ammunition and a helicopter gunship escorting the vessels near Khaung Long Chaung Village in Minbya Township, Rakhine State. There were military casualties, the AA claimed.

On that afternoon and evening, two more clashes between AA troops and regime forces broke out in Ann Township, Rakhine State.

Two more firefights were reported in Rakhine's Maungdaw Township and Paletwa Township in neighboring Chin State on that afternoon. In the

clashes, some military weapons and equipment were seized, the AA said.

Christian church, school destroyed in junta air raid in Karen



The remains of a Christian church that was bombed by junta fighter jets in Hpanpun District, Karen State on Wednesday. / KNU

A Christian church and a primary school were destroyed in Luuthaw Town in Hpanpun District, Karen State when junta fighter jets bombed civilian targets in Sawmupalaw Village at 1 a.m. Wednesday, said the Karen Nation Union (KNU).

Some houses nearby were also damaged.

Clashes continue in Karen



Resistance fighters of KNLA's Cobra Column during a clash with regime forces. / Cobra Column

Fierce clashes continued to break out in Myawaddy Township, Karen State on Wednesday when the Karen National Liberation Army (KNLA) and allied PDF groups attacked 150 regime forces of the Myanmar military's Tactical Battalion 443, which was attempting to occupy areas along the Myawaddy-Wal Lay highway, said

KNLA's Cobra Column.

Both sides used heavy explosives in the clashes. Military bases nearby also fired 120-mm artillery shells and 120-mm rockets.

However, there were no resistance casualties, Cobra Column said. Military casualties were unknown.

12 junta soldiers killed in Sagaing

At least 12 regime troops were reportedly killed in Taze Township, Sagaing Region on Wednesday when PDF groups attacked a military detachment near a bridge, according to Kaduma Platform, a media partner of local resistance groups.

A PDF fighter suffered minor injuries in the two-hour clash.

After the clash, the military detachment stationed in Kaduma Village stole medicine and other property from civilian houses, the news site reported.

Regime forces torching civilian houses attacked in Sagaing

A 30-minute firefight broke out in Mingin Township, Sagaing Region on Tuesday when Mingin-PDF (Taung Dwin Region) attacked a military detachment of 30 troops including Pyu Saw Htee pro-regime militia members in the township.

The regime forces were attacked while they were returning to their base in Kyaw Village after torching houses in Kone Maw and Kyauk Maw villages.

In the clash, PDF forces also used two improvised artillery weapons, the PDF group said.

However, military casualties were unknown.

Junta police station bombed in Sagaing

Many regime forces are believed to have been killed or injured in Myaung Township, Sagaing Region on Wednesday when combined resistance groups conducted drone strikes targeting

junta troops at the police station in Kyauk Yit Village, said Black Eagle Defense Force-Myinmu, which was involved in the attacks.

The PDF groups used four improvised bombs in two drone strikes.

An aerial video shot by the PDF group shows a drone dropping bombs on regime targets.

PDF fighter killed in clash with junta troops in Tanintharyi



Resistance fighters of Palaw-PDF during an operation. / PKPDF

A resistance fighter was killed in Palaw Township, Tanintharyi Region on Tuesday when three clashes broke out between local PDF groups and a military convoy, said Palaw-PDF.

At 4 a.m. on Tuesday, a clash between regime forces and the combined local PDF groups broke

out near Kadae Village.

On that morning, the PDF groups used land mines to ambush a military convoy near Sattawyar Village while it was traveling to Palaw from Myeik Township. After the ambush, the regime forces torched 10 civilian houses in four villages along the highway. They also detained civilian vehicles and took their passengers as hostages.

At 11 p.m. that night, the PDF group used land mines to again ambush the convoy while it was traveling to Palaw. A civilian was injured when the regime forces randomly opened fire, the PDF group said.

Seven junta soldiers killed in Bago

Seven regime troops were killed and nine others injured during two clashes with the Yedashe-PDF group in Yedashe Township, Bago Region on Monday.

A clash broke out between the PDF group and junta soldiers near a village at 7 a.m. on that morning. In the clash, three soldiers were killed and five injured, claimed the PDF group.

Four more soldiers were killed and four others suffered injuries in further fighting near Thatkalkyin Village. No PDF fighters were injured, the group said.

<https://www.irrawaddy.com/news/war-against-the-junta/dozens-of-myanmar-junta-forces-pdf-member-killed-in-two-days-of-resistance-attacks.html>

Myanmar's 'leaderless' uprising is a break from the past

NOVEMBER 10, 2022 | By FRONTIER



A protester holds a portrait of Aung San Suu Kyi during a demonstration against the junta in Yangon in February 2021. (Frontier)

With Aung San Suu Kyi behind bars, a more collective form of leadership is driving the struggle against military rule, but is this a strength or a weakness?

If history never quite repeats itself in Myanmar, it does often rhyme, and this is clearest of all in the career of Daw Aung San Suu Kyi.

Last month, the dissident-turned-politician was handed her 13th conviction by a military-controlled court in the capital, Nay Pyi Taw, bringing her total sentence to 26 years. However, the deposed state counsellor, who turned 77 in June, is facing another six charges that could see her locked away for an additional 90 years.

Aung San Suu Kyi was arrested on the day of the military coup on February 1 last year, along with other senior leaders. In June this year, she was moved from an undisclosed location in Nay Pyi Taw, where she lived with several staff and her dog Taichido, to solitary confinement in a specially constructed building within the city's prison. She can still meet with her legal team but is otherwise "completely alone", said one of her lawyers.

"While being moved she told us that if she was going to live in custody, she would rather go alone – she didn't even want to take Taichido," said the lawyer on condition of anonymity. "She wears a prison uniform all the time and there are two prison staff who tend to her. Even if she is sick she can't go to the prison hospital; the doctor comes to her."

The image of Aung San Suu Kyi today – a potent political figure held under lock and key by the military – is in some respects familiar. The previous military regime kept her under house arrest for 15 years, on and off, between 1989 and 2010. However, during that time she was allowed to address the public from the gates of her home and to periodically meet with foreign envoys. The current junta, by contrast, has taken strict measures to ensure she has no outside contact, imposing gag orders on her lawyers and blocking her from meeting envoys from the United Nations and the Association of Southeast Asian Nations.

As a result, the public only receives brief messages from her relayed by proxies. These are difficult to authenticate, let alone interpret. A message smuggled out in April that called on everyone to "stay united and hold discussions on different views" was taken by some as a plea for unity among resistance groups but by others as a call for talks with the junta.

Ambiguous messages like these provide little if any direction to the movement resisting military rule. Instead, the imprisonment of the woman who once dominated democratic politics has inadvertently created space for new leaders, or forms of leadership, to emerge.

Since the coup, several individuals seemed capable of providing the movement with a charismatic figurehead, if not outright leadership. However, most of them have only stayed in the limelight for a short while or in a limited capacity; and rather than being considered a liability, the movement's decentralised nature has come to be celebrated. Supporters say it presents a less vulnerable target to a ruthless military regime, and that it allows for the kind of inclusive decision-making necessary to unite, and devise a better future for, an ethnically diverse country.

However, being a figurehead and articulating the aims of a movement is different to controlling decision-making (although Aung San Suu Kyi was often accused of doing both). The lack of an easily recognisable figure equivalent to Ukraine's President Volodymyr Zelenskyy has arguably made it harder to rally international support.

Moreover, defeating a much better armed enemy requires a degree of cohesion and the ability to strategize. This is difficult to achieve when there are hundreds of armed resistance groups – some of which have [fought](#) each other – and when different members of a loose coalition disagree on some fundamental political points.

In addition, Aung San Suu Kyi is not entirely out of the picture. She retains her state counsellor position in the parallel National Unity Government, making it difficult for any new leader to truly supplant her. And although the criminal charges she faces could keep her in prison for the rest of her life, the military frequently pardons convicts and could release her at any time. Her release could galvanise the resistance, but it could also destabilise it, particularly if she were to demand a re-orientation towards her old politics of non-violence and national reconciliation.



Protesters watch a video address from Min Ko Naing during a night-time demonstration against the military coup in Yangon in March 2021. (AFP)

‘Every train carriage has its own engine’

In the weeks following the coup, there were spontaneous protests across the country and a flowering of grassroots political organising. This period also saw the unlikely emergence of a Chin [medical doctor](#) and campaigner for Aung San Suu Kyi's party, the National League for Democracy, as a figure who could fire up enthusiasm on social media and communicate Myanmar's predicament to global media.

Dr Sasa's candour and status as an ethnic minority made him an appropriate face for a nationwide movement that sought to dispense with old hierarchies. In addition, his statements of solidarity with the Rohingya gained him goodwill among the international community, which

Aung San Suu Kyi and other members of the ousted NLD government had forfeited by defending the military's brutal campaign against the largely stateless Muslim group in 2017.

However, since those early days, a series of ill-judged [statements](#) overhyping the resistance has earned Dr Sasa ridicule from sections of the Myanmar public. Several of these statements seemed to stem from his political inexperience, which was part of his initial appeal as a fresh voice from the margins of Myanmar society.

Also within the last year, Dr Sasa's role in the NUG has visibly diminished. Although still its minister of international cooperation, he is no longer featured so heavily in the administration's press conferences and events, and he attends fewer meetings with foreign governments.

U Aung Kyaw Moe, a Rohingya advisor to the NUG's Ministry of Human Rights, confirmed this trend. He told *Frontier* it was partly because other ministries have developed better communication structures, meaning there is now less need for Dr Sasa to speak on behalf of the parallel government. However, he said objections to some of Dr Sasa's statements had also helped to marginalise him.

"He is someone who used to pop up almost everywhere but is not popping up anymore. There was sensitivity around some issues – things he was supposed to be saying and other things that he wasn't supposed to be saying. There were many things being conveyed related to the progress of the NUG that should have been conveyed in a different way," said Aung Kyaw Moe.

Another prominent figure in the period following the coup was Min Ko Naing, who is in some respects Dr Sasa's opposite. While Dr Sasa was not involved in politics prior to joining the NLD in 2020, Min Ko Naing, whose real name is Paw Oo Tun, was imprisoned for 15 years for his role as a student leader in the 1988 Uprising. It was during that uprising that he earned the name he's still known by, meaning "conqueror of kings".

Although one of Myanmar's most famous activists, Min Ko Naing kept a low profile in the years preceding the coup, devoting much of his time to writing and painting. Public [comments](#) that seemingly justified the persecution of the Rohingya also hurt his international reputation.

However, February 2021 saw him reprise his role as a central figure in the opposition to military rule. Protesters in Yangon would eagerly gather in expectation of speeches from Min Ko Naing, although as a prize target for arrest by the junta he delivered his exhortations online.

Yet, despite the moral leadership he was able to provide, a line in one of his speeches suggested a simultaneous desire to retreat into the background and encourage a more bottom-up movement to take hold. "Every train carriage has its own engine," he said, invoking the power of each citizen to shape the country's future.

Min Ko Naing would later make important public appearances, for instance to announce the formation of the NUG in April last year. He also continues to have a senior role in the National Unity Consultative Council, the resistance movement's apex decision-making body. However,

he is only rarely in public view and even his role in the NUCC has not been publicly defined. Although still influential, his work largely takes place in the shadows.

Other activists have also chosen to refocus on behind-the-scenes work after gaining large followings in the wake of the coup. One of them is Dr Tay Za San, a young activist in Mandalay who was involved in some of the first protests, when many were still hesitant to take to the streets. His credibility established, he became a fixture of social media, writing posts and broadcasting videos in which he powerfully described the goals and justification^s for an emerging revolutionary movement. However, over time his online presence diminished and his Facebook posts suggested he was focusing on underground work.

Independent analyst Mr David Mathieson said this retreat from the limelight is partly motivated by safety concerns, on the part of the individual and the wider movement. “The higher profile you are, the more likely the SAC is going to come after you, so having many leaders makes it much harder for them to figure out who they can surgically remove from the equation,” he said, referring to the junta by its formal name, the State Administration Council.

But he added there’s a “social element” too. “There is a disdain for people perceived as activists who seek public profiles,” he told *Frontier*, meaning that some would-be leaders may moderate their exposure to the public to preserve their credibility.

Mathieson said the apparent lack of a “power hungry and attention seeking personality” is what endears people to Bo Nagar, the best-known leader of any of the individual resistance armies that have emerged since the coup.

The commander of the Myanmar Royal Dragon Army in Pale Township, Sagaing Region, has been described online as a “second Aung San”. His rousing speeches, seemingly upright character and origins in the arid “Anyar” region of upper Myanmar evoke the memory of the independence hero and father of Aung San Suu Kyi.

But despite Bo Nagar’s star billing, he is keen to downplay his role in the wider movement. “I’m just doing my job to free people from the hands of the military,” he told *Frontier*, adding, “I know that my leadership does not cover the whole country and that isn’t my goal – all I can do is work in regions where I do have some influence.”

“The goal for us is to be more collective, not centralised,” he said.



Aung San Suu Kyi speaks during an anti-military rally in Yangon in August 1988. (AFP)

Eliminating ‘all forms’ of dictatorship

The belief in “collective” leadership contrasts with the elevation of Aung San Suu Kyi during the 1988 Uprising. Although many hands were involved in the protests and strikes, with radical youth at the vanguard, some of

these same youth helped to convince an initially wary Aung San Suu Kyi to take a starring role after her elder brother refused to step up.

Ko Nyo Ohn Myint, then a 26-year-old university lecturer, was part of a group of students and junior academics who petitioned her at her lakeside home in Yangon. “I raised the fact that our movement really needed a leader,” he says in an account quoted in a biography of Aung San Suu Kyi, *The Lady and the Peacock*, by journalist Mr Peter Popham. She initially “refused to lead”, he says, and claimed she “didn’t want to take over a movement that was already going on – but if people really needed Aung San’s daughter, she said, ‘I will do it.’”

The young activists believed that Aung San Suu Kyi, with her family pedigree, would unite and galvanise the public, and her first speech to a mass audience at Yangon’s Shwedagon Pagoda in August of that year had the intended effect. Author Pascal Khoo Thwe writes in his memoir, *From the Land of Green Ghosts*, “Above all, we saw someone expressing all our aspirations, confronting the regime and its gun barrels succinctly, eloquently and with not a hint of fear. At last, we had found our leader.”

Yet, despite the energy and focus Aung San Suu Kyi provided to the 1988 Uprising, and to the struggle for democracy that continued over the following decades, today’s revolutionaries say they’re content to go without such a figure.

One reason for this is a growing acknowledgement that her dominance of democratic politics, via repeated electoral landslides for the NLD, came at the cost of ethnic inclusion. The NLD included some members of minority groups in its central leadership and won in most ethnic states in the 2015 and 2020 elections. However, while in government, it was largely seen to take the military’s side in conflicts with ethnic armed groups, and it sparked anger in Rakhine State when it appointed a chief minister from its own ranks, rather than from the locally dominant Arakan National Party. Moreover, while the NLD’s defence of the military’s bloody clearance operations in Rakhine against Rohingya communities was broadly popular in Myanmar, it gave the party an international reputation for intolerance that continues to haunt the pro-democracy movement today.

Dr Sasa said that no one, including Aung San Suu Kyi, “can be free from blame” for these past events, but that the NUG has learnt from them. He told *Frontier* that having a more diverse leadership, in which no one figure predominates, is “totally intentional”. Leading the resistance to military rule, he said, “is not a job that one man or woman can do. We have all now realised that Myanmar is a multi-ethnic and multi-religious country, which means diversity is our strength.”

The movement’s commitment to diversity is crystalised in the NUCC. The leading council was established soon after the coup, on March 8 last year, with a [mandate](#) to “build a federal democracy by means of collective leadership”. A related commitment to “eliminate *all forms* of dictatorship including the military dictatorship” underlines a belief that authoritarianism in

Myanmar extends beyond the military, and that a democratic revolution requires a broader change in the political culture.

The NUCC includes MPs elected in 2020, ethnic armed group leaders and representatives from youth, women's and labour groups. These diverse members have approved a Federal Democracy Charter that devolves sovereignty to the various member states of a future federal union, who will have the right to enact their own state constitutions and to independently manage their land and natural resources.

Yet, despite taking this unprecedented step, participants say finding consensus is a constant struggle, given the need to overcome steep societal divisions and distrust.

Padoh Saw Taw Nee, spokesperson for one of Myanmar's largest ethnic armed groups, the Karen National Union, told *Frontier*, "The NUCC is the strongest and biggest group fighting the dictatorship – we've never had a chance like this before. But everyone comes from different backgrounds so it's not always easy to work together; it will take time."



Villagers gather in Sagaing's Ayadaw Township to listen to a speech by resistance leader Bo Thaw Ka in February 2022. (Mar Naw | Frontier)

'A leader is always a leader'

While Taw Nee seemed confident that, with perseverance, disagreements among members could be resolved, others point to divisions that risk derailing the whole movement.

Activist and former president of the All Burma Federation of Student Unions Ko Kyaw Ko Ko, who is not part of the NUCC but claims to have "colleagues and allies" among its members, said even a diverse coalition needs to unite under a shared goal and this has proved elusive. "Some groups still want to preserve the result of the last election [in 2020], and for Aung San Suu Kyi to be free and the civilian government to take power again, but other people like us want to fight militarism to the end," he told *Frontier*.

He said this divergence could be easily exploited by the junta. "When the military comes up with magic tricks such as peace talks or releases leaders like Aung San Suu Kyi, some groups will accept the military's overtures and we will lose like in past revolutions," he said, adding, "However many tricks the military performs or sweets it gives to the people, we must not forgive them."

Although Kyaw Ko Ko did not specify, those who want to "preserve the result of the last election" is an apparent reference to senior NLD members, whom detractors say unfairly dominate resistance politics through the NUG. These party members derive their mandate from an election held within the constraints of the military-drafted 2008 Constitution, which the NUG has declared void, prompting some to question this mandate.

Hkanhpa Tu Sadan, spokesperson of the Kachin National Organisation, a political group for Kachin in Myanmar and the diaspora, told *Frontier* that many of the ethnic appointees in the NUG “are more like figureheads, they don’t have actual power”. This claim corresponds with comments on Twitter in September by Hkaung (Stella) Naw, who said she had resigned a year before as the parallel government’s deputy minister of international cooperation because she “refused to be a token”. She called in her [Twitter thread](#) for “a complete shift in how we see power, representation and equality”.

Hkanhpa Tu Sadan added that the NUG is “controlled by the NLD”, many of whose members “still cling to Aung San Suu Kyi”. “A lot of people still listen to her and she is still very powerful even though she is in prison,” he said.

Frontier could not confirm this claim, but with the position of state counsellor kept open for her at the NUG, she could wield far more power and influence if she were freed. It is unclear whether the Nobel Peace Prize winner is still committed to non-violence, but if on release she were to challenge the NUG’s embrace of armed resistance, this could prove just as divisive as any of the junta “magic tricks” feared by Kyaw Ko Ko.

Bo Thaw Ka, who [leads a resistance army](#) in Sagaing Region’s Ayadaw Township, told *Frontier* that for him, Aung San Suu Kyi “will always be a hero and a saint” – a sentiment he said is shared by many of his fellow fighters. Bo Nagar similarly said that regardless of whether she is in prison, “a leader is always a leader” and “her philosophy is still guiding this movement”.

However, revering Aung San Suu Kyi – and acknowledging the sacrifices she has made as a long-time dissident leader – is different from being at her beck and call. It is doubtful that many resistance armies would heed any command from her to put down their weapons.

“If she were released tomorrow and we were faced with either following her or continuing to trust what the people want, I will go with the people because Aung San Suu Kyi always told us to trust the people,” said Bo Nagar.

A high-ranking officer in the Chin National Front, an ethnic armed group allied to the NUG, said that while he still “loves and looks up to Aung San Suu Kyi”, he and his colleagues “do not believe that Aung San Suu Kyi can achieve the victory we are longing for”.

“So many ethnic armed groups no longer like her leadership, especially now that so many of them have become more powerful and can control their own fate,” said the CNF officer, who asked to remain anonymous due to security concerns. “Even if Aung San Suu Kyi were to come to the stage again, I don’t think ethnic groups would listen to her.”

<https://www.frontiermyanmar.net/en/myanmars-leaderless-uprising-is-a-break-from-the-past/>

Myanmar junta searches for ways to curb mass resignations from its administration

The military reaches out to remaining staff for advice on how to retain employees after hundreds of thousands of civil servants left for the Civil Disobedience Movement

[Sa Tun Aung](#) | Published on Nov 10, 2022



The military council has solicited advice from departments within its administrative mechanism to stop the exodus of staff since the February 2021 coup, according to leaked documents seen by Myanmar Now.

An October 31 letter sent by the junta’s auditor general’s office to state and regional auditors’ offices included a request for “opinions and ideas” toward drafting “a policy that would prevent the loss of human resources in the office’s future as more staff members ask to resign.”

Myanmar Now saw this letter, as well as a number of replies. The majority of responses attributed staff resignation to a lack of security, dissatisfaction with the work, unequal workloads, and health and economic concerns.

The Sagaing Region auditor general’s office suggested introducing an allowance of long-term unpaid leave, and facilitating voluntary transfers for those who request it.

Deputy general of the Rakhine State auditor general’s office Khin Mar Oo said that staff who were provided the opportunity to attend local and international training courses should be placed “under tighter control.” She advised that employees be fined if they attempt to resign from their jobs, or be subject to legal action.

The military council’s course of action on the matter following the correspondence remains unclear.

On the condition of anonymity, a deputy director at a different Naypyitaw ministry described staff in his department as continuing to do their jobs “out of fear” since the coup.

“The most significant change that I’ve noticed is that all of the staff members are scared,” he explained. “They’re scared to be politically active and to be involved with people who are, as their lives could be over if the military found out about their activities.”

Expectations of employees’ duties and output have also changed, he said.

“Many of us have to work until late at night and even when we tell authorities that it violates policy to do so, they just say that it was ordered by the generals and we have to do it,” the deputy director told Myanmar Now. “We can’t voice our opinions if we don’t want to lose our jobs or our lives.”

Large numbers of army officers have been transferred into understaffed civilian administrative departments to fill vacancies left by mass resignations, according to Zin Yaw, a military officer who defected shortly after the coup.

“The defence services academy itself has instilled into the graduates the idea that any vacant position in civilian departments can be filled with army officers,” he said, calling the infiltration a “disease.”

According to the publicly mandated National Unity Government (NUG), some 400,000 civil servants have left their jobs since last year’s coup to join the Civil Disobedience Movement (CDM), which aims to topple the junta’s administrative mechanism.

The junta has responded by arresting and imprisoning CDM staff, restricting them from leaving the country and harassing their family members.

Myanmar’s CDM was nominated for the Nobel Peace Prize in 2021.

“It is important that we are on the right side of history. I don’t want to be someone who chose the wrong side. Please choose truth and justice,” Kyaw Zaw, spokesperson for the NUG’s President’s Office told Myanmar Now on Wednesday.

<https://www.myanmar-now.org/en/news/myanmar-junta-searches-for-ways-to-curb-mass-resignations-from-its-administration>

State Peace Talks Team meets with NMSP in NPT

PUBLISHED 10 NOVEMBER 2022



SPTT met with NMSP in Nay Pyi Taw yesterday

NAYPYITAW-----The State Peace Talks Team (SPTT) yesterday met with the delegation led by vice-chairman of New Mon State Party (NMSP) at National Solidarity and Peacemaking Centre in Nay Pyi Taw, according to the sources.

Member of State Administration Council (SAC), Union Minister at the Government Office, Chairman of National Solidarity and Peacemaking Negotiation Committee (NSPNC), Peace Talks Team leader Lt-Gen Yar Pyae and SAC members Lt-Gen Moe Myint Tun, NSPNC’s secretary Lt-Gen Min Naung and NMSP’s Vice-Chairman Nai Aung Min, NMSP’s Joint General Secretary Nai Win Hla and Central Executive Committee member Nai Banyar Lei attended the meeting.

On the occasion, SPTT Leader Lt-Gen Yar Pyae and NMSP’s Vice-Chairman Nai Aung Min extended greetings.

Later, the participants discussed the list of Union Legislation-Table 1 and the list of the Region and State Legislation-Table 2 in the 2008 Constitution which remains to be discussed, and the findings on the agreements included in Parts I, II and III of the Union Accord whether they comply with the 2008 Constitution and the existing laws.

After the attendees exchanged their views and opinions, the first-day meeting was adjourned. The second-day meeting will be held on November 10th.

<https://elevenmyanmar.com/news/state-peace-talks-team-meets-with-nmsp-in-npt>

Russian Su-30s Add Wings to Myanmar Junta's 'Man-Eating Tiger'

By THE IRRRAWADDY | 10 November 2022

While citizens at home and abroad mourn for the more than 100 people killed in the junta's October 23 airstrike on a concert in Kachin State's Hpakant Township, the regime and its supporters are praising the growing potency of its air force.

Myanmar Witness, an organization documenting human rights violations in Myanmar, said it spotted a Russian-made Sukhoi Su-30 fighter-jet on the runway of Naypyitaw airbase on October 17.

Two Su-30 fighters were delivered to Myanmar before September, The Irrawaddy has learned. A junta spokesman then told the BBC that the Su-30s were ready to be used.

So, there is a possibility that Su-30 fighters were responsible for the nighttime concert bombing on October 23.

For a Myanmar military conducting a deadly air campaign against non-military targets, the acquisition of two Su-30s – by far the most advanced aircraft in the regime's fleet – has added wings to a man-eating tiger.

Able to fly in all weather conditions, Su-30 fighters have a range of 3,000 kilometers, making them an ideal choice for long-distance operations. This means they can be used to drop bombs across the entire country from their base in Naypyitaw.

Former captain Zay Thu Aung, a Myanmar Air Force defector, told The Irrawaddy that an Su-30 can carry as many as four 1,110-pound bombs while the regime's other warplanes can carry only one.

Early this year, junta pilots led by Colonel Khant Nay Lay underwent training to operate and maintain Su-30 fighters in Russia.

The two sides struck a deal for the fighters during Russian defense minister Sergei Shoigu's visit to Myanmar in January 2018. A few months later, then air force chief General Maung Maung Kyaw flew to Russia to test-fly an Su-30 fighter in Moscow.

Maung Maung Kyaw was forced to step down early this year, and his replacement General Tun Aung has escalated the deadly air campaign against civilian targets, for which he was sanctioned by the European Union on November 8.

Canada, Britain, and the US have also imposed sanctions against the air force chief.

<https://www.irrawaddy.com/news/burma/russian-su-30s-add-wings-to-myanmar-juntas-man-eating-tiger.html>

Some Myanmar nationals on a visit visa to Thailand detained at Don Mueang Airport

PUBLISHED 10 NOVEMBER 2022 | EMG



Some Myanmar nationals who went to Thailand on a visit visa were detained at Don Mueang Airport without entry, according to some travel agencies in Thailand.

On November 8, 18 Myanmar passengers who were on an evening flight were detained at Don Mueang Airport without entry.

Each of them could show 28,000 baht and round-trip flight tickets, and they were detained because they had not booked a hotel in advance.

According to some tourism operators in Thailand, some Myanmar nationals have begun to receive visa-free entry to Thailand, which has extended their stay to 45 days instead of the previous 14-day period.

The Consular Department of the Ministry of Foreign Affairs of Thailand announced that Myanmar citizens entering Thailand with a visa exemption will be allowed to stay for up to 45 days instead of the previous 14 days.

Despite this announcement, some Myanmar nationals are only getting 14-day visas for traveling to Thailand, and Myanmar nationals got 45-day visas starting from the last week of October.

"Myanmar nationals who come with a visa exemption must have a visa valid for 45 days, but when they actually arrive, they don't get 45 days. Most of them only granted 14-day visas. Starting around mid-October, there are Myanmar nationals who get 45-day visas," said a woman who works in the travel business in Thailand.

Starting from October 2022, the free visa period for foreign nationals entering Thailand has been extended from 30 to 45 days, so Myanmar nationals also get a 45-day visa free period.

According to the agreement between the two countries, any Myanmar passport holder is among the countries that can stay for visa free up to 45 days.

While the Thai government granted 30 days of visa-free travel to foreigners entering the country, Myanmar citizens were given only 14 days and allowed to stay for 60 days with a tourist visa.

The state-owned Myanmar National Airlines flies daily flights from Yangon to Bangkok, Thailand, and announced that passengers can purchase a one-way ticket from Bangkok to Yangon for US\$ 95.

<https://elevenmyanmar.com/news/some-myanmar-nationals-on-a-visit-visa-to-thailand-detained-at-don-mueang-airport>

ကိုးတောင်ဘို့ ဒေသခံ ၁၄ ဦးကို စစ်တပ်က မီးရှို့အလောင်းဖျောက်

By ဧရာဝတီ | 10 November 2022

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့ဒေသမှ စစ်ရှောင်ပြည်သူ ၁၄ ဦး ကို စစ်ကောင်စီတပ်များက ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများအား မီးရှို့သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့မှာ လျော်ဖြူကုန်းရွာမှ ၁၃ဦး၊ ဇီးကနားရွာမှ ၁ဦး ဖြစ်ပြီး နိုဝင်ဘာ ၃ရက်က ကိုးတောင်ဘို့ရွာတွင် စခန်းချထားသည့် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ (၃၆၃) တပ်နှင့် တပ်မ (၉၉) လက်အောက်ခံ မိတ္ထီလာအခြေစိုက် ခမရ (၁၁၃) တပ်၏ ပူးပေါင်းစစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များဟုဆိုကာ ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများထဲ တအိမ်တည်းအတူနေ မိသားစု ၂ စု ပါဝင်ကြောင်း သိရသည်။

ကန့်ဘလူဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “တပ်မ ၃၃ နဲ့ တပ်မ ၉၉ ပေါင်းထားတဲ့ စစ်ကြောင်းက PDF လို့ စွပ်စွဲပြီးတော့ ၃ ရက်နေ့က ဖမ်းသွားကြတာ။ အားလုံးပေါင်း ၁၆ ယောက်။ ကိုးတောင်ဘို့ရွာထဲကို ဖမ်းခေါ်သွားကြတာ။ ၂ ယောက်က ပြန်လွတ်လာပြီး ၁၄ ယောက် အသတ်ခံလိုက်ရတာပါ။ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အသတ်ခံကြရတာလို့ သိရတယ်။ ဖမ်းခံရတဲ့သူတွေကို သတ်လိုက်ပြီဆိုတာ အတွင်းသတင်းတွေအရ အတည်ပြုနိုင်တာပါ။ အသတ်ခံရ တဲ့အထဲမှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားလေးပါ ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ လျော်ဖြူကုန်းကျေးရွာမှ အသက် ၅၀ နှစ် အရွယ် ဦးမြင့်ဦး၊ ၎င်း၏ သားများဖြစ်သည့် ကိုအောင်စိုး (၃၃ နှစ်)၊ ကိုကျော်မြင့်ထွန်း (၃၅ နှစ်)၊ မောင်စိုးစိုးစံ (၁၈ နှစ်) နှင့် သားမက်ဖြစ်သူ ကိုမောင်ချို (၃၄ နှစ်)၊ ဦးဇော်ဇော် (၃၇ နှစ်) နှင့် သားဖြစ်သူ မောင်ဝင်းဝင်းသူ (၁၄ နှစ်) တို့အပြင် မောင် မျိုးမျိုးအောင် (၂၅ နှစ်)၊ ကိုစိုးဝင်း (၂၇ နှစ်)၊ ကိုဝင်းဝင်းထွန်း (၃၀ နှစ်)၊ ကိုညီညီ (၃၀ နှစ်)၊ ကိုဇော်မင်းစိုး (၃၅ နှစ်)၊ ကိုကျော်စိုး (၃၅ နှစ်) နှင့် ဇီးကနားကျေးရွာမှ ကိုထွန်းဦး (၃၅ နှစ်) တို့ ဖြစ်ကြောင်း သိရသည်။



အောက်တိုဘာ ၃၁ ရက်တွင် ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိ မဲသည်ရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မီးရှို့ဖျက်ဆီးခဲ့မှု / ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

လျော်ဖြူကုန်းကျေးရွာ ဒေသခံတစ်ဦးက “ကျနော်တို့ သေတယ်ဆိုတာကို အခုအချိန်ထိ မယုံသေးဘူး။ ကျနော်တို့ ဘယ်လိုမှ ဖြေလို့မရနိုင်အောင်ထိ ဖြစ်နေရတယ်။ ရက်ရက်စက်စက်ကို လုပ်ရက်ကြတာပါ။ သတ်လိုက်ပြီးဆိုရင်လည်း သေသွားတဲ့ သူတွေရဲ့ အလောင်းတွေကို ပြန်ရချင်တာပေါ့။ အခုက ရွာထဲမှာပဲ မီးရှို့ပစ်လိုက်ကြတယ်တဲ့။

ဝဋ်ကြွေးဆိုရင်လည်း ဒီဘဝနဲ့ပဲ ကျေပါစေတော့လို့ ဆုတောင်းပေးနေရတယ်” ဟု ပြောသည်။

နိုဝင်ဘာ ၅ ရက်တွင် လျော်ဖြူကုန်းကျေးရွာသား သားအဖ ၂ ဦး ဖမ်းဆီးခံရမှုမှ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း စစ်ကောင်စီ တပ်သားများ၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက် ၄၀ ဝန်းကျင်ရှိ ဖခင်ဖြစ်သူမှာ ကျောမှပေါင် ရင်းအထိ ဒဏ်ရာများ ရရှိထားသဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ကိုးတောင်ဘို့ ဒေသခံတစ်ဦးကလည်း “ရွာထဲမှာ အလောင်းတွေကို မီးရှို့ပြီး စစ်ကြောင်းက ထွက်သွားတယ်။ ပြီးတော့ ကောလင်းဘက်က စစ်ကြောင်းနဲ့ ပြန်ပေါင်းပြီး ဝင်နေတော့ ရွာထဲဝင်ပြီး အသေးစိတ်ကိုတော့ ကြည့်လို့ မရသေးဘူး။ မီးရှို့ တယ်ဆိုတာကို သိရတာက ရွာထဲကအိမ်တွေ မီးရှို့ခံရတာမရှိဘဲ ရွာထဲကနေ မီးခိုးတွေလုံးပြီး တက်လာတာကို တွေ့ရ တယ်။ လူသေအလောင်းကို မီးရှို့တဲ့ပုံစံနဲ့ အနံ့တွေလည်း ထွက်လာလို့ သိရတာ” ဟု ရှင်းပြသည်။

ကိုးတောင်ဘို့ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ စစ်ရှောင်ပြည်သူများ အနေဖြင့် သက်ဆိုင်ရာကျေးရွာများအတွင်း ပြန်လည် ဝင်ရောက်နေထိုင်ကြရန်နှင့် ပြန်လည်နေထိုင်ခြင်း မရှိပါက နေအိမ်များအား မီးရှို့မည်ဟူ၍ စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုများ ပြုလုပ်ထားကြောင်းလည်း ဒေသခံများက ဆိုသည်။

ယနေ့၌လည်း ကန့်ဘလူတောင်ခြမ်း ဇီးကုန်းသကြားစက်ရှိ (ကစရ) တပ်နှင့် ပျူစောထီး အင်အား ၇၀ ခန့်ဖြင့် ထန်းတပင် ကျေးရွာအတွင်း ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့အတူ ကန့်ဘလူမြောက်ခြမ်း ကောလင်းနယ်မှ ဝင်ရောက်လာသော စစ်ကြောင်းနှင့် ကိုးတောင်ဘို့ အထိုင်ချထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားခွဲထွက်ကာ ကိုးတောင်ဘို့တိုက်နယ် ချပ်ကုန်း၊ ရှားကျောင်း၊ လျော်ဖြူကုန်း၊ ယောကုန်း၊ နှောကုန်း ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်း ထိုးနေခြင်းကြောင့် ကန့်ဘလူမြောက်ခြမ်း ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ ၄ ထောင်ခန့် ထပ်မံ၍ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လေကြောင်း၊ ကုန်းကြောင်း အသုံးပြုပြီး အင်အား အလုံးအရင်းနှင့် ဝင်ရောက်စီးနင်းလျက်ရှိရာ စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများ လုပ်ဆောင်နေသည့်အတွက် ဒေသခံများ

အနေဖြင့် စစ်ကြောင်း ထိုးလာပြီဟူသော သတင်းကြားသည့်နှင့် ကြိုတင်ထွက်ပြေးနေကြရကြောင်း ဒေသခံများက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကမူ ၎င်းတို့ အနေဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် ကျေးရွာများအား မီးရှို့ ခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်မှု မရှိကြောင်း အမြဲငြင်းဆိုလေ့ရှိသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နိုင်ငံတဝှမ်းလုံး၌ အိုးအိမ်စွန့်ခွာ ထွက် ပြေးနေရသူ အောက်တိုဘာ ၂၄ ရက်ထိ ၁ ဒသမ ၄ သန်းကျော် ရှိသည့်အနက် စစ်ကိုင်းတိုင်းတွင် လူဦးရေ ၆ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး နေအိမ်မီးရှို့ခံရမှာလည်း ကျန်ဒေသများထက် ပိုများကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာ မှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA Myanmar) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

<https://burma.irrawaddy.com/news/2022/11/10/255889.html>

မြောင်နဲ့ ရေစကြိုနယ်က ရွာ ၈ ရွာ၊ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

၁၀ နိုဝင်ဘာ ၂၀၂၂



ဓာတ်ပုံ ပုံစာ၊ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့ ရွာသစ်ရွာ

ချင်းတွင်းမြစ်ဘေး မြောင်နဲ့ ရေစကြိုနယ်က ကျေးရွာတွေမှာ မီးရှို့ခံနေရတာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ကတည်းကနေ ဒီကနေ့အထိ ဖြစ်ပါတယ်။

ရွာလေးတွေဟာ ချင်းတွင်းမြစ်နစ်မြွှာကွဲပြီးပြန်ဆုံတဲ့ မြစ်ဆုံနဲ့ တစ်မိုင်ပတ်လည်လောက်သာဝေးကြပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အစပ်မှာ ရှိကြပါတယ်။

မီးရှို့ခံရတဲ့ ရွာတွေဟာ စစ်ကိုင်းတိုင်းထဲက ရွာတွေလည်း ပါကြသလို မကွေးတိုင်းထဲက ရွာတွေလည်း ပါကြပါတယ်။

ရွာတွေက နယ်နိမိတ်သတ်မှတ်ချက်အရ အချို့က စစ်ကိုင်းတိုင်း၊ အချို့က မကွေးတိုင်းအတွင်းက ရွာတွေဖြစ်ပေမယ့် တစ်ရွာနဲ့ တစ်ရွာ အများဆုံးနှစ်ဖာလုံးခန့်သာလှမ်းပြီး ကပ်လျက်ရှိတဲ့ ရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက နန္ဒင်းကိုင်း၊ ရွှေတချောင်း၊ သုခဒီပ၊ မြစ်သာ၊ ဆူးလေကုန်းနဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ဆင်ခြေရာ၊ မာကလာခြံ၊ မြေစွန်း စတဲ့ရွာတွေကို စစ်တပ်က စီးနင်းပြီး မီးရှို့နေတာလို့ ဒေသခံတွေက ပြောပြကြပါတယ်။

လပြည့်နေ့ည နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက ရှိနေတာ တချို့ရွာတွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာလည်း တစ်ကျော့ပြန်မီးရှို့ခံနေရပြီးတော့ ရွာလုံးကျွတ်နီးပါး အိမ်တွေမီးရှို့ခံနေရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။



ဓာတ်ပုံ ပုံစာ၊ မီးလောင်ပျက်စီးခဲ့တဲ့ မာလကာခြံရွာ

ဒီရွာတွေကို စစ်ကောင်စီ စစ်ကြောင်းတွေဝင်လာပြီး မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပေမဲ့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က ကျေးရွာတွေကို မီးရှို့တာမျိုးမရှိဘူးလို့ သတင်းမီဒီယာတွေကို ပြောဆိုလေ့ရှိပါတယ်။

PDF ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အဲဒီဒေသက ကျေးရွာတွေကို စစ်ကောင်က နယ်မြေစိုးမိုးဖို့ လုပ်နေသလို ရွာတွေက PDF တွေကို ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုး မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မြောင်နယ်က ရွှေတချောင်း နန္ဒင်းကုန်း ထပ်ရှိတယ်၊ ဒီနယ်တွေက စစ်ကောင်စီ နယ်မြေထိန်းချုပ်မှုမရှိတဲ့ ရွာတွေဖြစ်လို့ မီးရှို့ခံရတာပါလို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခု မီးရှို့ခံရတဲ့ရွာတွေက အိမ်ခြေ ၃၀၀ နဲ့အထက်ရှိတဲ့ ရွာတွေလို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကြောင်းဝင်တာနဲ့ ရွာ ၈ ရွာက ဒေသခံ တစ်သောင်းကျော်ကတော့ နီးစပ်တဲ့ လုံခြုံရာနေရာတွေကို ထွက်ပြေးနေကြရပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။



ဓာတ်ပုံ ပုံစာ, မီးရှို့ဖျက်ဆီးခံရတဲ့ မြိုင်မြို့နယ်က ကျေးရွာတစ်ရွာ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာ ရှိနေတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျားရွာ မှာလည်း စစ်ကောင်စီတပ်တွေဘက်က မီးရှို့ထားလို့ နေအိမ်တစ်ရာနီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ထွက်ပြေးနေရတဲ့ ပျားရွာဒေသခံက ဘီဘီစီကို ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ပျားရွာအတွင်း မီးရှို့ခံရပြီး ၉ ရက်နေ့မှာ ရွာမှာကျန်ခဲ့တဲ့ နွားနဲ့လှည်းကို စစ်ကောင်စီတပ်တွေထွက်သွားပြီ အထင်နဲ့ ပြန်ပြီး လာယူတဲ့သူတစ်ဦးကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့လို့သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ပျားရွာက ဒေသခံအချို့ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးမှုတွေရှိခဲ့ပေမယ့်နောက်ပိုင်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျားရွာအတွင်း ပစ္စည်းပြန်ယူတဲ့အမျိုးသားတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာ ကြောင့် အိမ်ခြေတစ်ထောင်ကျော်နဲ့ လူဦးရေ ၅ ထောင်ကျော်လောက်ရှိတဲ့ ပျားရွာက ဒေသခံတွေ ဒီကနေ့ အထိကို ရွာထဲ ပြန်မဝင်ရကြသေးဘူးလို့ သိရပါတယ်။

စစ်တပ်ကလည်း ရွာအရှေ့ဘက်ပိုင်းမှာ ဆက်ရှိ နေသေးတယ်လို့ ဒေသခံတွေက ယူဆထားကြပါတယ်။

ပျားရွာကို စစ်ကြောင်းမဝင်ခင် ၁ ရက်က ပျားရွာအနီးက နန္ဒင်းတော်ဘိုး၊ ကဇက်ကုန်း စတဲ့နေရာတွေမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတို့အကြား နှစ်ဖက်တိုက်ခိုက်မှုတွေဖြစ်အပြီး ပျားရွာဘက်အထိကို စစ်ကြောင်းက ရောက်လာတာလို့ ဒေသခံတွေထံက သိရပါတယ်။

ရွာတွေထဲက ဒေသခံပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးတွေရှိသလို၊ သူတို့နဲ့အတူ ယူဆောင်သွားတာတွေလည်း ရှိတယ်လို့ စစ်ကြောင်းဝင်ခံရတဲ့ ကျေးရွာဒေသခံတွေထံက သိရပါတယ်။

အခုလို စစ်ကောင်စီဘက်က ကျေးရွာတွေကို မီးရှို့တာ၊ ပစ္စည်းတွေယူဆောင်သွားတယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်ပြုဖို့ ကြိုးစားနေသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းနေပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးစကနေ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၅ အထိ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းနေအိမ် ၂၀၁၅၃ လုံး ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က ဩဂုတ်လ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။



ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊
ကိုးထောင်ဘို့ဇော်ချောင်းကျေးရွာ
မီးရှို့ခံရပြီးမြင်ကွင်း/ပုံဟောင်း

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီလက်ထက် မီးရှို့ခံရတဲ့
အများဆုံးဒေသ ဖြစ်ပါတယ်။

ဒုတိယအများဆုံးမီးရှို့ဖျက်ဆီးခံရတဲ့ ဒေသကတော့ နေအိမ် ၅၀၀၀ ကျော်ပျက်စီးထားတဲ့ မကွေးတိုင်းဖြစ်ပြီး
ချင်းပြည်နယ်က တတိယနေရာမှာ ရှိနေပါတယ်။

အခု စာရင်းတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် မေလက စတင်
သုတေသနပြုလုပ်ထားတဲ့စာရင်းတွေလို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ဦးရေ ၂
သိန်းကျော်၊ ကယားပြည်နယ်မှာက ၁ သိန်း ၉ သောင်းရှိတာကြောင့် စစ်ဘေးဒုက္ခသည်အများဆုံး
တိုင်းနဲ့ပြည်နယ်တွေဖြစ်နေတယ်လို့ ISP Myanmar ကထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရွာကိုမီးရှို့ခံရတာ အပြင် စစ်ကောင်စီက သူတို့ရှိတာမဟုတ်ဘူးလို့ ဝါဒဖြန့်တာတွေ တွေ့ရတော့ ပိုပြီး ခံပြင်းဒေါသ
ဖြစ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကရွာကို မီးရှို့တာအပြင် အခုလို မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်တာတွေကြောင့် ဒေသခံတွေက
ပိုပြီးအသည်းနာတယ်လို့ မီးရှို့ခံရသူ မြောင်မြို့ထဲက ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

<https://www.bbc.com/burmese/articles/cpwzwn8yxe1o>

မြင်းခြံမြို့နယ် ပျားကျေးရွာ တစ်ဝက်နီးပါး မီးလောင်ပျက်စီး၊ စစ်ကောင်စီတပ်က နေအိမ်ရှိ ပစ္စည်းများကို သယ်ယူနေ

By မဇ္ဈိမ | 10 November 2022



မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျားကျေးရွာရှိ
အိမ်ခြေတစ်ဝက်နီးပါး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့်
ပြာကျခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ကားဖြင့်သယ်၍
ယူဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်က
မဇ္ဈိမကိုပြောသည်။

ပျားကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်
စစ်ကောင်စီတပ်တို့ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီက
တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းနေ့ ညနေ ၆ နာရီမှ စတင်ကာ

စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

"ရွာထဲမှာ အိမ်ကတော့ တစ်ထောင်နီးပါးရှိတယ်။ ရွာထဲကတစ်ဝက်လောက်တော့ လောင်ထားပြီးပြီ။
ရွာအရှေ့ပိုင်းတစ်ပိုင်းလုံးက ကုန်သွားပြီးပြီ။ မနက်ကလည်း ထပ်ရှိနေတယ်။" ဟု ဒေသခံသတင်းရင်းမြစ်က
ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းတွင်လည်း ပျားကျေးရွာအရှေ့မြောက်ထောင့်နှင့် ရွာနောက်ပိုင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး မီးလောင်သည့် နေအိမ်အရေအတွက်ကို အတိအကျ အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပျားကျေးရွာအတွင်းကို တော်ပေါ်ရွာမှ ဆင်းလာသည့် စစ်ကောင်စီတပ်က ဖောက်ခွဲတစ်စီးဖြင့် ဝင်ရောက်လာကာ နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို သယ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီနေ့ရွာထဲက အခြေအနေကတော့ မနက်ခင်းမှာ စစ်ကြောင်းတစ်ကြောင်း တောင်ပေါ်ရွာဘက်ကနေ စစ်ကြောင်းတစ်ကြောင်း ထိုးနေတယ်။ အဲ့ဒီစစ်ကြောင်းက ဖောက်ခွဲတစ်စီးနဲ့ ရွာထဲကနေ ဆန်အိတ်တွေ ဆိုင်ကယ်တွေ အကုန်ပတ်သယ်နေတယ်။" ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ပျားကျေးရွာအတွင်း ဝင်ရောက်ကာ နွားလှည်းယူသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည့်အပြင် ပြည်သူအချို့ကိုလည်း ဖမ်းဆီးမှုများ ရှိခဲ့သည်။

ထိုသို့ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ပျားကျေးရွာအတွင်းမှ ပြည်သူအချို့ကို ပြန်လည်လွှတ်ပေးမှုများ ရှိသော်လည်း အမျိုးသားအများစုကို ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများကြောင့် ပျားကျေးရွာအတွင်းရှိ ပြည်သူများအပြင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများတွင် ကလေးငယ်များလည်း ပါဝင်နေပြီး အစားအစာ၊ ဆေးဝါးနှင့် ဆောင်းတွင်းကာလဖြစ်သည့်အတွက် စောင်နှင့် အနွေးထည်အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

<https://mizzimaburmese.com/article/118786>

ကျိုက်ထိုတွင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

Published By DVB | 10 November, 2022

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ-၁ ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကစပြီး ကျိုက်ထိုမြို့နယ်ကို တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက် အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၄ ရက်နေ့မှာ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုက အသက် ၃၃ နှစ်အရွယ် ကိုအောင်မြင့်စိန်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့တာပါ။

ဒါ့အပြင် အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ပိန္နဲကုန်းကျေးရွာမှာ ဈေးသွားရောင်းပြီး ပြန်လာတဲ့ အထက်အင်္ဂဘိုကျေးရွာနေ အသက် ၃၀ အရွယ် ကိုဇော်ထက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုနေ အသက် ၆၆ နှစ်အရွယ် ဦးမုံကြီးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။

ကေအန်ယူ သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးလာတိုင်း အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လူနေအိမ် အလုံး ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးထားသလို ပြည်သူပိုင်နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီက တပ်ရင်း ၈ ရင်းနဲ့ ကျိုက်ထီးရိုးအနီး ဝိဇ္ဇာတောင်ဘက်မှာ စစ်ကြောင်းတကြောင်း၊ အထက်အင်္ဂါဘိုနဲ့ စစ်စီးကုန်းဘက်မှာ စစ်ကြောင်းတကြောင်းနဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လို့ ဒေသခံ ၈,၀၀၀ နီးပါးဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/563083>

မြဝတီ-ဝေါလေလမ်းပိုင်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ကြိမ်လာတိုက်

Published By DVB | 10 November, 2022



ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါလေလမ်းပိုင်း သေ့ဘောဘိုးနဲ့ တောင်နီကျေးရွာအနီးမှာ နိုဝင်ဘာ ၁၀ ရက် မနက် ၁၁ နာရီမှ မွန်းတည့် ၁ နာရီအထိ စစ်ကောင်စီရဲ့ တပ်မ (၄၄) လက် အောက်ခံ ပူးပေါင်းစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ်လာတိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန် ပါတယ်။

နယ်မြေကျော်စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီရဲ့တပ်မ (၄၄) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေနဲ့ KNLA တပ်ရင်း (၂၇)၊ ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂)၊ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဝေါလေဗျူဟာမှာ အခြေပြုနေတဲ့ Mi -35 P အမျိုးအစားတိုက်ခိုက်ရေး ရဟတ်ယာဉ်က KNLA ပူးပေါင်းတပ်ဖွဲ့တွေရှိရာ ဘလက်တိုကျေးရွာနဲ့ အနီးဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ရဟတ်ယာဉ်နဲ့ တိုက်ခိုက်နေချိန်အတွင်း မင်္ဂလာဒုံလေတပ်စခန်းကနေ MPA ATR (42) အမျိုးအစား လေယာဉ်အမှတ် (၀၀၀၆) ကင်းထောက်လေယာဉ်နဲ့ လေ့ကျောက်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို၊ ဘလက်တို၊ သေ့ဘောဘိုးကျေးရွာ အနီးဝန်းကျင်ကို ကင်းထောက်ပျံသန်းခဲ့ပါတယ်။

ကော်ဘရာစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ မျိုးသူရကိုကိုက “ဒီနေ့တိုက်ပွဲဖြစ်စဉ်မှာတော့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိပါဘူး။ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာက မြဝတီ-ဝေါဘောကားလမ်း မြောက်ဘက်ခြမ်းကနေပြီး တက်လာတဲ့အခါ အခုဆိုရင် ရေပူနားအထိရောက်လာပြီ။ တဖက်ကလည်း တောင်နီဘက်ကနေတက်လာတယ်။ နှစ်ဖက်ညှပ်ပြီးတော့ တိုက်တဲ့ဗျူဟာကို သုံးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က နှစ်ဖက်ညှပ်တိုက်ခဲ့လာနိုင်တဲ့အတွက် နောက်ရက်တွေမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၁၂၀) မမ လက်နက်ကြီးတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က လက်မမျှ နောက်မဆုတ်တမ်း မလျော့သောလုံ့လနဲ့ တိုက်ခိုက်ခဲ့သလို ဒရုန်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်တွေကို ပြန်လည်ပုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမယ့် အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ဆုံဆည်းမြိုင်ကျေးရွာမှာ အခြေပြုထားသော စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ (၁၂၀) မမ လက်နက်ကြီးတွေဟာ သေဘော့ဘိုးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

<https://burmese.dvb.no/archives/563171>

စစ်ကောင်စီတပ်က လက်နက်ကြီးလှမ်းပစ်ခတ်၍ ခလယ်-တံခွန်တိုင်ရွာသူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ



Photo: CJ

GNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်း ဆိပ်ကြီးမြို့နယ်) တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့်

လှမ်းပစ်ခတ်သည့်အတွက် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရသွားခဲ့သည်ဟု ရွာသားများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ ၃၂ လက်အောက်ခံတပ်ဖွဲ့နှင့် BGF အမှတ် ၁၀၂၁ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီအချိန်တွင် ၎င်းတို့စခန်းမှ တံခွန်တိုင်ရွာလယ်ကားဂိတ်အထိ လာရောက်ပြီး လူနေအိမ်ရပ်ကွက်များတွင် လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်သည့်အတွက် အသက် ၄၀ ကျော်အရွယ် နန်းသန်းသန်းအေး ဦးခေါင်းထိမှန်ဒဏ်ရာရသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်ဝတ်စုံအပြည့်နဲ့ လူဦးရေ ၂၀ လောက်ရှိမယ်။ ရွာထဲကို လက်နက်အကြီးရော၊ အသေးရောယူလာပြီး တံခွန်တိုင်ကွက်သစ်တို့ဘက်နဲ့ ရွာအရှေ့ဘက် လူနေအိမ်ထဲ လက်နက်ကြီးနဲ့ ၅၊ ၆ ချက်လောက် လှမ်းပစ်တယ်။ ရာဘာအစေးသိမ်းနေတဲ့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရသွားတယ်။ ဘယ်သူမှလာပစ်ကြတာလည်း မရှိဘူး။” ဟု တံခွန်တိုင်ရွာသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီ၏ ပူးပေါင်းတပ်ဖွဲ့များသည် ၎င်းတို့၏ စခန်းမှကျေးရွာအတွင်းသို့ မကြာခဏလက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်လေ့ရှိသည့်အတွက် စခန်းအနီးဝန်းကျင်ရှိ ရွာသားများမှာ ယနေ့ထိတိုင် နေအိမ်မပြန်နိုင်ကြသေးဘဲ စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလတုန်းကလည်း အဆိုပါ စစ်ကောင်စီတပ်စခန်းမှ ကျေးရွာထဲသို့ လက်နက်ကြီး လှမ်းပစ်ခတ်သည့်အတွက် တံခွန်တိုင်ကျေးရွာနေ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် နန်းသိုင်းထွန်ရွာနေ အမျိုးသမီးတစ်ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ပြီး မြို့ဟောင်းရွာနေ အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရခဲ့သည်။

ထို့အပြင် စခန်းရှေ့ဖြတ်သန်းသွားလာသူများကိုလည်း သေနတ်ဖြင့် လှမ်းပစ်ခတ်လေ့ရှိပြီး ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ဝင်းရော်ဒေသခံရွာသား ၁၀ ဦးကျော်ကိုလည်း ၎င်းတပ်တို့ရိုက်နှက်မှုကြောင့် ပြင်းထန်ဒဏ်ရာများရခဲ့သေးသည်ဟု ရွာသားများထံမှ သိရသည်။

<https://kicnews.org/2022/11/စစ်ကောင်စီတပ်က-လက်နက်ကြ/>

လေးကေကော်ဒေသ စစ်ဘေးရှောင်များ အနွေးထည်နှင့်စောင်များ လိုအပ်နေ

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး တစ်လျှောက် နေထိုင်စစ်ရှောင်နေကြရသည့် လေးကေကော်အပါအဝင် ဒေသတွင်း ကျေးရွာများမှ စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ၅၀၀၀ ထောင်ကျော်မှာ ယခုနှစ် ဆောင်းရာသီ အအေးဓာတ်ကြောင့် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။

“ကလေးတွေကများတော့ အနွေးထည်တွေစောင်တွေလိုပါတယ်။

လူကြီးတွေ လည်းသက်ကြီးဘိုးဘွားတွေလည်း လိုတယ်။ မပြည့်စုံတော့ ရှိတဲ့ အင်္ကျီ နှစ်ထပ်သုံးထပ်ဝတ်အိပ်နေကြရတယ်။ နေ့ဆိုနေပူ၊ ညဆို အအေးက ပိုလာပြီ၊ မီးဖိုလည်း မဖိုရဲဘူး။ တိုက်ပွဲကဖြစ် လက်နက်ကြီးက ပစ်နေတာ၊ စစ်ရှောင်နေရတာ ရှေ့လဆို တစ်နှစ်ပြည့်တော့မယ်။” ဟု လေးကေကော် ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

မြဝတီမြို့တောင်ဘက် လေးကေကော်-ဖလူး-ဝေါလေ လမ်းပိုင်းတွင် ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ကာ ဆုံဆည်းမြိုင်ကျေးရွာနှင့် သေ့ဘောဘိုး ကျေးရွာဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်များနှင့် စစ်ကောင်စီစစ်ကြောင်းများ ယနေ့ နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှု၊ အတွဲလိုက် ရှောင်ကန်ခံရမှုများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဘေးတိုက်ရောက်နေသော ကျေးရွာ ဒေသခံအိမ်များထိမှန်ပျက်စီးမှုများရှိနေပြီး ဒေသခံ ကျေးရွာသားများအနေဖြင့် ယာယီ စစ်ဘေးရှောင် တဲစခန်းများတွင် မနေရဲကြတော့ဘဲ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတွင် ပြောင်းရွှေ့နေထိုင်နေကြရကြောင်း သိရသည်။



လေးကေကော် ရပ်ကွက် ၃ မှ သေဘေးတိုက် ရှောင် ကျေးရွာ ယာယီစစ်ဘေးရှောင်နေရသူက “အခုရက်က အအေးပိုလာပြီ၊ စောင်မရှိ အနွေးထည်မရှိတွေ ဖြစ်နေကြတယ်၊ ရာသီဥတု၊ ကလေးချောင်းဆိုး အဆုတ်အအေး ပတ်တိုအတွက် ဆေးမရှိဘူး၊ ထိုင်းဘက်ကမ်းကူးပြီး ဝယ်ရတယ်။ ပိုက်ဆံက မရှိ၊ အလုပ်မရှိ ဖြစ်နေကြတာ၊ လာပြီးပေးဝေတဲ့ သူတွေလည်းအရင်ကလို မလာရဲကြတော့ စစ်ဘေးရှောင်တွေ နေရေးစားရေး ပိုပိုခက်လာပြီ” ဟု ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီ စစ်ကြောင်းများ နယ်မြေရှင်းလင်းထိုးစစ်ဆင်တိုက်ခိုက် နေမှုကြောင့် ဒေသကျေးရွာ ၂၀ ကျော်မှ ဒေသခံ စစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်မှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး နေရာများတွင် အစုအဖွဲ့အလိုက် ယာယီစစ်ဘေးရှောင်နေထိုင်နေကြရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထီးမယ်ဝါးခီး၊ ဘဟိကလော်၊ ဖလူးကြီး၊ ဖလူးလေးကျေးရွာ ဒေသခံ အချို့အား ဒေသကရင်အုပ်ချုပ်ရေးပိုင်း လူကြီးများစီစဉ်မှုအရ နေရပ်ပြန်လည် နေထိုင်နေသူအချို့ ပြန်လည် နေထိုင်စ ပြုနေကြပြီ ဖြစ်သော်လည်း တောင်ယာများ၊ နေအိမ်များ ပျက်စီးနေသည့် အခြေအနေကြောင့် စားသောက် နေထိုင်ရေးနှင့် အလုပ်အကိုင်ခက်ခဲများရှိနေကြောင်း သိရသည်။

<https://kicnews.org/2022/11/လေးကေကော်ဒေသ-စစ်ဘေးရှောင်/>

သထုံမြို့နယ် ပစ်ခတ်မှုတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၃ ဦး သေဆုံး

Published By DVB | 10 November, 2022



မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူ အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ ပြည်သူတဦးအား ဖမ်းဆီးလာတဲ့ စစ်ကောင်စီ ကားတစီးကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ကင်းလှည့်ပြီး

ပြန်လာစဉ် မသင်္ကာဘဲအတွက် တားဆီးပစ်ခတ်ရာကနေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၉) လေ့ကျင့်ရေး တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူ အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးလာတဲ့ ပြည်သူတဦးလည်း လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ကင်းလှည့်ပြီး ပြန်လာတာ၊ ဝင်းစိန်ကျေးရွာအရောက်မှာ အမဲရောင်ကားတစ်စီးကို မသင်္ကာလို့ စောင့်ကြည့်ပြီး ဝင်ရောက်ပစ်လိုက်တာ၊ ဒုတိယရင်းမှူး အပါအဝင် ၃ ယောက်တွေ သေသွားတယ်၊ တယောက်တွေ လွတ်သွားတယ်” လို့ သထုံမြို့နယ် (ပကဖ) တာဝန်ခံက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံကနေ သေနတ် ၃ လက်၊ ဖုန်း ၄ လုံး အပါအဝင် ကျည်ဆန်တွေနဲ့ ငွေကျပ် သိန်း ၂၀ ကျော်ကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တာပါ။

အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က အင်အား ၈၀ လောက်နဲ့ ဝင်းစိန်ကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံ နေအိမ်တွေကို တအိမ်တက်ဆင်း လိုက်လံ စစ်ဆေးတာတွေ လုပ်ဆောင်နေသလို ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမှာ သေဆုံးတဲ့ စစ်ကောင်စီ ဒုတိယရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူဟာ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာ မီးရှို့မှာ အဓိက ပါဝင်သူ ဖြစ်ပြီး တက်ကြွလှုပ်ရှားသူတွေကို မတရားဖမ်းဆီးတာအပြင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတာ၊ ကားမှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သထုံမြို့နယ်(ပကဖ)က ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/563174>

ဒုတိယရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



Photo: သထုံ(ပကဖ)

မွန်ပြည်နယ်၊ သထုံမြို့ ဝင်းစိန်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက်တွင် သထုံအမှတ် (၉) လေ့ကျင့်ရေးတပ်မှ ဒုတိယရင်းမှူးအပါအဝင် ၃ ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေခြင်းကြောင့် ဒေသခံရွာသားများမှာ ဘေးလွတ် ရာသို့

ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဝင်းစိန်ကျေးရွာမှ ပြန်လာသည့် သထုံအမှတ်(၉)လေ့ကျင့်ရေးတပ်မှ ဒုတိယရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူနှင့် ၎င်း၏အပေါင်းအပါများ စီးနင်းလာသည့်ကားကို မသင်္ကာသဖြင့် ယနေ့နံနက် (၅)နာရီခွဲအချိန်တွင် သထုံ(ပကဖ)ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က တားဆီးပစ်ခတ်ခဲ့ခြင်းကြောင့် ဗိုလ်မှူးချစ်ဝင်းသူအပါအဝင် (၃)ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး ကားပေါ်ပါလာသည့် သေနတ်(၃)လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သထုံ(ပကဖ) သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညနေ(၃)နာရီအချိန်တွင် ဝင်းစိန်ကျေးရွာထဲသို့ စစ်အင်အား (၈၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာထဲသို့ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေ သည့်အတွက် ဒေသခံရွာသူရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ဝင်းစိန်ရွာဘက်မှာ ပစ်ခတ်ကြတာပါ။ ရွာသားတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မနက်က ဖြစ်ပြီး မိနစ် ၃၀ လောက်မှာသူတို့ဆီက အလောင်းလာကောက်တယ်။ ညနေ ၃ နာရီဝန်းကျင်လောက်က သူတို့အင်အား ၈၀ လောက်နဲ့ထပ်ဝင်လာတယ်။ ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိပါတယ်။ လက်နက် ကြီးတွေ မပစ်သေးပါဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။


ထို့အပြင် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် ဒုတိယရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူနှင့် အပေါင်းအပါများ မတရားဖမ်းဆီးလာသည့် အပြစ်မဲ့ပြည်သူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သထုံ (ပကဖ) ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သထုံ အမှတ်(၉) လေ့ကျင့်ရေးတပ် ဒုတိယရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူဆိုသူသည် ပြီးခဲ့သည့် ဇွန်လ ၂၆ရက် နေ့က ဖြစ်ပွားခဲ့သော ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိက ပါဝင်သူတစ်ဦးဖြစ်ပြီး သထုံမြို့နယ်တွင်လည်း တက်ကြွလှုပ်ရှားသူများကို ရှာဖွေဖမ်းဆီးသူတစ်ဦးဖြစ်သည်ဟု သထုံ (ပကဖ) ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

<https://kicnews.org/2022/11/ဒုတိယရင်းမှူးအပါအဝင်-တပ/>

စစ်ကောင်စီနှင့် AA တိုက်ပွဲ ၅ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိ

By မဇ္ဈိမ | 10 November 2022



ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တစ်ရက်တည်း တိုက်ပွဲ ငါးကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းအချို့ ရရှိ ကြောင်း AA က ထုတ်ပြန်သည်။

နိုဝင်ဘာ ၈ ရက် တစ်ရက်တည်းတွင် တိုက်ပွဲငါးကြိမ်ဖြစ်ပွားပြီး မင်းပြား၊ မောင်တော၊ ပလက်ဝ မြို့နယ်များတွင် တစ်ကြိမ်စီနှင့် အမ်းမြို့နယ်တွင် နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်၊ နံနက် ၉ နာရီတွင် မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာ၏ အနောက်မြောက်ဖက်၌ တပ်မ (၅၅) တပ်ဖွဲ့ဝင်များလိုက်ပါလာ၍ လက်နက်ခဲယမ်းများပါဝင်သော စစ်ကောင်စီ၏ စစ်သုံး ဇက်သင်္ဘော တစ်စီး နှင့် လေကြောင်းလုံခြုံရေးပါလာသည့် ရဟတ်ယာဉ် တစ်စီးအား နေရာနှစ်ခုမှ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဇက်သင်္ဘောအား ကြီးကြီးမားမား မထိခိုက်ခဲ့သော်လည်း သင်္ဘောပေါ်တွင် ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ ထိခိုက်၊ သေဆုံးမှုရှိခဲ့ကြောင်း AA ကဆိုသည်။

မွန်းလွဲ ၁၂ နာရီ ၃၉ မိနစ်တွင် အမ်းမြို့နယ်၊ ကဇူးကိုင်ရွာ၏ အနောက်တောင်ဖက်ရှိ အေအေတပ်ဖွဲ့များရှိသည့် နေရာသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်လာသောကြောင့် ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အလားတူနေ့လယ် ၂ နာရီ ၁၀ မိနစ်တွင် မောင်တောမြို့နယ်၊ ဝက်ကျိန်း(မြို့)ရွာ၏ အရှေ့မြောက်ဖက် ၉၉၇ မီတာအကွာ၌ စစ်ကောင်စီ၏ တပ်မ (၇၇) နှင့် ကြိမ်ချောင်း နုခေ (၇) တို့ ပူးပေါင်းစစ်ကြောင်းသည် မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း AA က ထုတ်ပြန်သည်။

ညနေ ၄ နာရီ ၃၅ မိနစ်တွင် အမ်းမြို့နယ်၊ ဟင်းရွက်ရွာ၏ အရှေ့တောင်ဖက် ၅၇၅ မီတာအကွာ၌လည်း စစ်ကောင်စီ၏ ခမရ (၃၀၈) (၃၅၄) ပူးပေါင်းစစ်ကြောင်းနှင့် လည်းကောင်း၊ နေ့လယ် ၂ နာရီတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပကာဝရွာအနီး၌ လည်းကောင်း နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု AA က ထုတ်ပြန်သည်။

တိုက်ပွဲ ငါးကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးနိုင်ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ရရှိခဲ့သည်ဟု AA က ထုတ်ပြန်သည်။

<https://mizzimaburmese.com/article/118724>

ပုဏ္ဏားကျွန်း၌ စစ်တပ်ရိက္ခာတင်ကားကို အေအေ မိုင်းဆွဲတိုက်ခိုက်

Published By DVB | 10 November, 2022

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ရိက္ခာတင်ကား ၃ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနဲ့ ဆင်အင်းကြီးရွာကြားမှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က စစ်တွေဘက်ကထွက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား ၃ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ မိနစ်အနည်းငယ် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ကား ၃ စီးအနက် နောက်ဆုံးကားတစ်စီးကို ရက္ခိုင့်တပ်တော်ဘက်က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပဒေသာရွာခံတယောက်က “မိုင်းဆွဲတိုက်ခိုက်ခံရလို့ အထိနာသွားတဲ့ စစ်(...)တွေဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ မနက် ၈ နာရီကျော်အထိ အချက် ၂၀ လောက်ရှိနေပြီ။ ဆင်အင်းကြီးရွာမှာလည်း လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်။ ထိခိုက်တဲ့ အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ရွာဘက်တွေမှာ ဒီနေ့မနက် ၆ နာရီလောက်ကစပြီး လက်နက်ကြီး ပစ်ခတ်သံတွေ အဆက်မပြတ် အကျယ်ကြီးကြားနေရပြီး ရွာသူရွာသားတွေကတော့ ဘေးလွတ်ရာနေရာတွေနဲ့ ငုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းနေကြရတယ်” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်း၊ ပါဒလိတ်အခြေစိုက်တပ်ရင်း၊ ကွန်းတောင်ဘူတာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်းဘက်က ဇက်နေဗီတွေကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ရဟတ်ယာဉ်တွေလည်း ပျံဝဲနေတယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်က နနွင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကိုလည်း စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) က ရွက်ညှိုးတောင်နားမှာ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ဒီဗီဘီက သီးခြားအတည်မပြုနိုင်သေးဘဲ စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်သေးသလို ရက္ခိုင့်တပ်တော်ဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

<https://burmese.dvb.no/archives/563050>

ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးဒဏ်ရာပြင်းထန်

2022.11.10



ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အား တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီတပ်ကားနှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံနှစ်ဦး

လက်နက်ကြီးကျစထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ အိုင်ဒင်ကျေးရွာက အသက် ၁၅ နှစ်ရွယ် မောင်စိုးဝင်းဦးနဲ့ အသက် ၅၀ အရွယ် ဒေါ်မနုချေတို့ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ကားလမ်းကိုပိတ်ထားတဲ့အတွက် လူနာတွေ ကို ဆေးရုံပို့ဖို့ အခက်အခဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

“မနက် ဖိုးလင်းကတည်းက ၅၅၀ တပ်ရင်းကရော၊ ပါဒလိတ်တပ်ရင်းကရော၊ လေယာဉ် ကရော လက်နက်ကြီးတွေနဲ့ပစ်နေတာ။ ကျနော်တို့ရွာထဲကို လက်နက်ကြီးကျည် ခြောက်လုံးကျတယ်။ နှစ်ယောက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာက ပြင်းတယ်။ အခု ပုဏ္ဏားကျွန်းဆေးရုံကိုလည်း သွားလို့မရဘူး။ စစ်တွေဆေးရုံကိုလည်းသွားလို့ မရဘူး။ စစ်တပ်က လမ်းတွေကိုပိတ်ထားတယ်”

အသက် ၁၅ နှစ်အရွယ် မောင်စိုးဝင်းဦးမှာ ဘယ်ဘက်ခြေထောက် ဖြတ်ရမယ့်အခြေအနေ ရှိနေပြီး အချိန်မီ ဆေးကုသခွင့်မရခဲ့ရင် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနားမှာ ဒီကနေ့ မနက်က စစ်တပ်ရိက္ခာတင် ကားနှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်ရင်းတွေနဲ့ လေကြောင်း၊ ရေကြောင်းကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်က တခြားရွာတချို့ကိုလည်း လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့ပေါ်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြရပြီး ဈေးဆိုင်းတွေ၊ စာသင်ကျောင်းတွေကို ပိတ်ထားသလို မြို့တွင်းမှာလည်း တိတ်ဆိတ်နေကြတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာလို့ ပြောဆိုချက်အပြင် ကားလမ်းကိုပိတ်ထားလို့ ဆေးကုသဖို့ခက်ခဲနေတယ်လို့ ပြောဆိုချက်နဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်တာ အခုဆိုရင် သုံးလကျော်အထိရှိနေပြီးဖြစ်သလို တိုက်ပွဲတွေပြင်းထန်လာတာ နဲ့အမျှ အရပ်သားသေဆုံးမှုတွေဟာလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီးတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်နက်ပစ္စည်း တွေကြောင့် သေဆုံးတဲ့အရပ်သား ၁၉ ဦးနဲ့ ဒဏ်ရာရသူ ၆၄ ဦးအထိရှိသွားပြီဖြစ်ပါတယ်။

<https://www.rfa.org/burmese/news/two-civilians-injured-in-ponnagyun-11102022012858.html>

မောင်တောမြောက်ပိုင်း ရန်အောင်မြင် နယ်ခြားစောင့်စခန်းအား အေအေ ဝင်တိုက်

Published By DVB | 10 November, 2022



ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ ရန်အောင်မြင်ကျေးရွာ နယ်ခြားစောင့်စခန်းကို နိုဝင်ဘာ ၁၀ ရက် ဒီနေ့ နေ့လယ် ၃ နာရီလောက်ကစပြီး ရက္ခိုင့်တပ်တော် (အေအေ) က ဝင်တိုက်နေတယ်လို့ ရန်အောင်မြင်ကျေးရွာ ဒေသခံတွေက အတည်ပြုပြောပါတယ်။

“ဒီနေ့ နေ့လယ် ၃ နာရီလောက်မှာ ဝင်တိုက်တာ။ တိုက်ပွဲက တော်တော်လေး ပြင်းထန်နေပါတယ်။ ရွာသူ ရွာသားတွေကတော့ အားလုံး နေအိမ်တွေအောက်မှာ ပုန်းသူပုန်း၊ ဘုန်းကြီးကျောင်းကို ပြေးသူပြေး ပြေးနေကြရတယ်။ ရွာပြင်ကိုလည်း ထွက်မရဘူး။ စစ်တပ်ကပိုင်းထားတယ်။”

လက်ရှိ ရန်အောင်မြင်ကျေးရွာအနီးတဝိုက်ကို ကြိမ်ချောင်း ၂၄ ဗျူဟာစခန်းနဲ့ နခခ ၇ တို့က လက်နက်ကြီးပစ်ကူပေးနေပြီး ရန်အောင်မြင်ကျေးရွာစွန့်မှ ဦးလှစောအောင် နေအိမ် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်အောင်မြင် နယ်ခြားစောင့်စခန်းမှာ လက်နက်ကြီးအထိုင်စခန်းချဖို့ စစ်ကောင်စီက ကြိုးစားလာနေတာကြောင့် အဲဒီနယ်ခြားစောင့်စခန်းကို အေအေက အခုလို ဝင်တိုက်တာဖြစ်နိုင်ကြောင်း မောင်တောဒေသ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

“ရန်အောင်မြင်ကျေးရွာအနီး နယ်ခြားစောင့်စခန်းမှာ စစ်တပ်က လက်နက်ကြီးအထိုင်စခန်းချဖို့ ပြင်ဆင်နေကြတယ်။ အဲ့ဒါကို အေအေဘက်က လက်ဦးမူရယူတဲ့သဘောနဲ့ ဝင်တိုက်တာ။”

နိုဝင်ဘာ ၄ ရက်ကလည်း ရန်အောင်မြင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အဲဒီကျေးရွာကို ဒီနေ့အထိ ပိတ်ဆို့ပိုင်းထားတာ ဖြစ်ပါတယ်။

ALP ဗဟိုကော်မတီဝင် ၁ ဦးကို AA ဖမ်းဆီးသွားဟုဆို

By ဧရာဝတီ | 10 November 2022

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဗဟိုကော်မတီဝင် ခိုင်မြသာသည် နိုဝင်ဘာ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ် မြန်မာနယ်စပ် ရွာသစ်ကျေးရွာတွင် မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ညနေပိုင်း၌ ULA / AA တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ALP ပါတီမှ ယနေ့ သတင်းထုတ်ပြန်သည်။

ALP ပါတီမှ ဒု ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက “ မင်္ဂလာဆောင်တဲ့နေ့ ညနေပိုင်း ထမင်းစားဖို့ သွားတဲ့အချိန် ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာ ကျမတို့လည်း မသိဘူး၊ ဖမ်းတဲ့သူတွေကိုပဲ မေးပါ။ ခိုင်မြသာဆိုတာက ငယ်ငယ်ကတည်းက ရခိုင်အမျိုးသားရေးကို တတ်နိုင်တဲ့ဘက်က ကူညီ လုပ်ပေးနေသူတယောက်ဖြစ်တယ်။ သူ့မဟုတ်တာတွေလည်း မလုပ် ဘူး၊ အဲဒီလို လူမျိုးတယောက်ကို မင်္ဂလာဆောင်တဲ့နေ့မှာ ဖမ်းတယ်ဆိုတာကတော့ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်တာ။ ကိုယ်ချင်းစာတရားမရှိတဲ့ လုပ်ရပ်ဖြစ်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီမှ ဗဟိုကော်မတီဝင် ခိုင်မြသာသည် အိန္ဒိယနိုင်ငံ တရိပူရတွင် မွေးဖွားကြီးပြင်းသည့် ရခိုင်တိုင်းရင်းသားတဦးဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဦးခိုင်ရဲခိုင်ထံတွင် အနီးကပ်နေထိုင်ကာ ပါတီတာဝန်များကို လုပ်ကိုင်နေသူ တဦး ဖြစ်ကြောင်း လည်း ပါတီဝင်များထံမှ သိရသည်။

ရက္ခါင်အမျိုးသားအဖွဲ့ချုပ် (ULA / AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ ခိုင်မြသာ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းတို့နှင့် လုံးဝ ပတ်သက်မှုမရှိ ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ဒါက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်။ ဒီကိစ္စက ကျနော်တို့ အဖွဲ့နဲ့ လုံးဝပတ်သက်မှုမရှိဘူး။ ဒါက သူတို့ ALP ပါတီ အောက်ခြေရဲဘော် အချင်းချင်းကြားမှာ ပါတီတွင်း အကွဲအပြဲဖြစ်ပြီးတော့ မကျေနပ်မှုတွေ ဖြစ်နေတာကြာပြီ။ သူတို့ အချင်းချင်း ပြဿနာက အိန္ဒိယနယ်စပ်မှာရှိတဲ့ ရခိုင်ရွာတွေအထိတောင် ရိုက်ခတ်မှုရှိနေတယ်လို့ ကျနော်တို့ သတင်း ကြားတယ်။ အဲဒါကြောင့် ခိုင်မြသာ အဖမ်းခံရတာ သူတို့ အချင်းချင်းကြားက ပြဿနာပဲ ဖြစ်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်စောမြရာဇာလင်းကမူ ယင်းနေ့ ညနေပိုင်းက AA အဖွဲ့ဝင် ၄ဦး လာရောက်ဖမ်းဆီးသွားသည်ဟု မိသားစုဝင်နှင့် ရွာခံ အသိုင်းအဝိုင်းက ပါတီသို့ သတင်းပို့လာခြင်းဖြစ်ကြောင်း ဆိုပြီး ဧရာဝတီ သတင်းဌာနအနေဖြင့် မည်သည့် အဖွဲ့အစည်းက ဖြစ်ကြောင်း သီးသန့် အတည်ပြုနိုင်ခြင်း မရှိပါ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင်များကတော့ ခိုင်မြသာ အပါအဝင် ပါတီခေါင်းဆောင်များကို ဖမ်းဆီးခြင်းမှာ ULA / AA အဖွဲ့၏ လက်ချက်ဖြစ် ကြောင်း စွပ်စွဲထားသည်။

ပြီးခဲ့သော ဩဂုတ်လအတွင်းကလည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ခိုင်ပေါ်လင်းနှင့် မြောက်ဦးမြို့ နယ်အတွင်း သီတင်းသုံး နေထိုင်သည့် ပါတီနှင့်ဆက်စပ်သည့် သံဃာတော် (၄) ပါးကို ဖမ်းဆီးခဲ့ပြီး ယနေ့အထိ မလွတ်သေးကြောင်း ALP ပါတီ၏ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)သည် စစ်ကောင်စီနှင့် ပေါင်း၍ သစ္စာဖောက်လုပ်ရပ်များ လုပ်နေသည်ဟု ယခုနှစ် ဩဂုတ်လအတွင်းက ပြုလုပ်သော ULA/AA ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ထို့အပြင် ULA /AA အဖွဲ့ဝင်များသည် မောင်တောမြို့နယ်အတွင်း စိုက်ပျိုးရေး လုပ်ကိုင်နေသည့် အရပ်သား ၂ ဦးအား ပါတီနှင့် ဆက်စပ်သည်ဟု သံသယဝင်ကာ သွားရောက် စီးနင်း တိုက်ခိုက် သတ်ဖြတ်ခဲ့ပြီး လတ်တလော အခြေအနေတွင် ခိုင်မြဲသာ အပါအဝင် ဖမ်းဆီးထားသည့် ပါတီဝင် အရေအတွက်မှာ ၁၇ ဦးထိရှိလာနေပြီ ဖြစ်ကြောင်း ALP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

<https://burma.irrawaddy.com/news/2022/11/10/255896.html>

ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး တစ်ဦးအပါအဝင် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရ

By SHAN | November 10, 2022

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လအိကျေးရွာနေထိုင်သည့် ကလေးတစ်ဦးအပါအဝင် အရပ်သား (၃)ဦးထိခိုက် လဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။



ဖယ်ခုံမြို့နယ် စစ်ကောင်စီ တဖက်သတ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသည့်နေအိမ်

ယမန်နေ့ (နိုဝင်ဘာ ၉) ရက် ည ၉ နာရီခွဲတွင် စစ်ကောင်စီဘက်မှလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ကလေးတစ်ဦး အပါအဝင် အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုလက်နက်ကြီးထိမှန်သည့်သူများသည့် အသက် (၈)နှစ်အရွယ်ရှိ ကလေးနှင့် အမျိုးသမီး (၂)ဦးဖြစ်သည့် အသက် (၈၁)နှစ်အရွယ် ဒေါ်မူထန့် နှင့် အသက် (၄၄)နှစ်အရွယ် ဒေါ်မူမားသ တို့ဖြစ်ပြီး အသက် (၅၆)နှစ်အရွယ် ဦးကိုင်းတို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ စစ်တပ်ဘက်က လက်နက်ကြီး (၂)လုံးပစ်ခဲ့တယ်။ တစ်လုံးကတော့ လူမရှိတဲ့နေအိမ်ကိုကျတယ်။ နောက်တစ်လုံးက လူနေတဲ့အိမ် ကျတယ်။ ဒါကြောင့် ကလေးတစ်ယောက်နဲ့ လူကြီး (၃)ယောက်ထိတယ်” ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်နက်ကြီးကြောင့် အသက်(၅၆)နှစ်အရွယ်ရှိ ဦးကိုင်း၏ ဗိုက်ကိုထိမှန်ခဲ့ပြီး စိုးရိမ်ဒဏ်ရာရရှိကာ ကျန်သူများမှာ စိုးရိမ်စရာမရှိကြောင်းလည်း သိရသည်။

ဖယ်ခုံမြို့နယ်ထဲတွင် စက်တင်ဘာလတွင် တိုက်ပွဲအတွင်း အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ၏ တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းဘက်တွင် စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းများ ၎င်းနယ်မြေထဲ နေထိုင်ခွင့်မပြုတော့ဘဲ ပြည်သူများကိုယ်တိုင် ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်လာပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အနောက်ဘက်ကမ်းက ကျနော်တို့လက်နက်ကိုင်တွေကြီးစိုးတဲ့နေရာဆိုရင်တော့ Non CDM ကို သိပ်လက်မခံတော့ဘူး။ ကိုယ်ဘာသာကိုယ့်ကျောင်းတွေဖွင့်တယ်။ ကျောင်းတွေအများကြီးထဲလည်း လက်နက်တွေကျနိုင်ဆို့ပြီး ပြချင်လို့လား မသိဘူး။ အဲကြောင့် လက်နက်ကြီးတွေ ပစ်နေတာလား မသိဘူး” ဟု ၎င်း တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောသည်။

ဖယ်ခုံမြို့နယ်ထဲတွင် လက်ရှိ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သည်မှာ ၁ လကျော်ကြာဝန်းကျင်ရှိပြီဖြစ်သော်လည်း စစ်ကောင်စီဘက်က တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်နေကြောင်း သိရသည်။

<https://burmese.shannews.org/archives/31468>

စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၄၃၀ ခန့်ရှိလာ

Published By DVB | 10 November, 2022



မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၂၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၁၂၉ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်

ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၉၁၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၃၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရတာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၈၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချုပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ည ၉ နာရီလောက်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီး ကျည်ဟာ

ချောင်းဦးတိုကျေးရွာအတွင်းက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၀ ကျော်အရွယ် ဦးကြီးစိန်မှာ နေရာတင် သေဆုံးခဲ့ပြီး သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်စိန်ဆင့်မှာ ခြေထောက် ပြတ် သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၇ ရက်ည ၈ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာထဲကို အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် တလုံးဟာ ကျေးရွာအတွင်းက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး တယောက်သေဆုံးခဲ့ပြီး သူ့ရဲ့ မိသားစုဝင် ၃ ယောက်လည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

<https://burmese.dvb.no/archives/563015>

NUG ဝန်ကြီးများ ဆွေးနွေးပွဲတက်ခွင့်မရသည့်အပေါ် ကုလသမဂ္ဂကို အရှေ့တီမောသမ္မတ ပြစ်တင်

Published By DVB | 10 November, 2022



ကုလသမဂ္ဂက ကန့်ကွက်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ Global Townhall 2022 ဆွေးနွေးပွဲကနေ ဖယ်ရှားခံရတဲ့အပေါ် အရှေ့တီမော သမ္မတ ဟိုဆေးရာမိုဗ်ဟော်တာက ဝေဖန်လိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးမူဝါဒ အသိုင်းအဝန်းက စီစဉ်တဲ့

Global Townhall ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးကို ဟောပြောမယ့်လူစာရင်းမှာ ဖိတ်ကြားထားရကနေ ကုလသမဂ္ဂအရာရှိက ဖိအားပေးတဲ့အတွက် ပွဲစီစဉ်သူတွေက နိုဝင်ဘာ ၆ ရက်နေ့မှာ ဖိတ်ကြားထားတဲ့ လူစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာပြည်သူတွေ သတ်ဖြတ်၊ အကျဉ်းချခံနေရချိန်မှာ ကုလသမဂ္ဂရဲ့ သံသယဖြစ်စရာ ကြားနေရေးမူကို ဆက်ထိန်းနေတာလို့ အရှေ့တီမောသမ္မတက ပြောပါတယ်။

ကုလသမဂ္ဂက နောက်တကြိမ် သစ္စာဖောက်တာကို မြန်မာပြည်သူတွေ ထပ်ခံလိုက်ရတယ်လို့ ပြင်းပြင်းထန်ထန် ပြစ်တင်ထားပါတယ်။

ဟောပြောပွဲမှာ NUG က ဝန်ကြီးတွေအစား ကုလသမဂ္ဂ အရာရှိတဦးကို ဟောပြောသူအဖြစ် လူစာရင်းသွင်းခဲ့တယ်လို့ အရှေ့တီမောသမ္မတက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဖိတ်ထားပြီးသားသူတွေကို စာရင်းကနေ ပယ်ဖျက်မယ့်အစား ကုလအရာရှိကိုသာ ဖိတ်ကြားမှုကနေ ရုပ်သိမ်းသင့်တယ်လို့လည်း ဝေဖန်ပါတယ်။

Global Townhall 2022 ကို ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ တခြားခေါင်းဆောင်တွေ အွန်လိုင်းကနေ တက်ရောက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

<https://burmese.dvb.no/archives/563134>

ASEAN အဖွဲ့ဝင်နိုင်ငံများသို့ အချက် (၉)ချက်ပါ တိုက်တွန်းချက် NUCC ပေးပို့

နိုဝင်ဘာလ ၁၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



အရှေ့တောင်အာရှနိုင်ငံများအသင်း - ASEAN အဖွဲ့ဝင်နိုင်ငံများသို့ အချက် (၉)ချက်ပါရှိသော တိုက်တွန်းချက်အား ယမန်နေ့ နိုဝင်ဘာလ (၉)ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ၎င်းတို့၏ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများသည် အာဆီယံ၏

ဘုံသဘောတူညီချက် (၅)ရပ်ပါ အချက်အလက်များအပြင် လူ့အခွင့် အရေးနှင့်ဒီမိုကရေစီဖော်ဆောင်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးကိုပါ ချိုးဖောက်နေ၍ အဆိုပါတိုက်တွန်းချက်အား ပေးပို့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUCC ၏ အဖွဲ့ဝင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၏ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “အာဆီယံရဲ့သဘောတူညီချက်(၅)ရပ်က လက်တွေ့မကျဘူး။ ပြောရရင် အားလုံးပါဝင်ရေးမှုကို အခြေခံပြီးလုပ်နေတာဆိုပေမယ့် သမ္မတကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကစလို့ နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားတာ အဲဒီသဘောတူညီချက်(၅)ရပ်ထဲမှာ မပါဘူး။ ဒါဟာအလုပ်မ ဖြစ်ဘူးဆိုတာ အာဆီယံလည်းသိတယ်။ ဆိုတော့ အာဆီယံအနေနဲ့ မြန်မာ့အရေးကိုပိုင်းဝန်းဖြေရှင်းတဲ့အနေနဲ့ချဉ်းကပ်တဲ့နေရာမှာ ပုံစံအသစ်နဲ့လုပ်ဖို့လိုတယ်။ ဒီသဘောတူညီချက်(၅)ရပ်ကို ကျော်လွန်ပြီးလုပ်ဖို့လိုတယ်။ ကျနော်တို့ ဒါကိုအဓိကထားတိုက်တွန်းတာပါ။”ဟု ပြောသည်။

အဆိုပါ တိုက်တွန်းချက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူလူထုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီးဖြစ်သည့်အတွက် ၎င်းကိုအသုံးပြု၍ ချဉ်းကပ်ခြင်းမလုပ်ကြရန်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုဆန့်ကျင်ပြီး မတရားအာဏာသိမ်းယူထားသော စစ်ကောင်စီအား နိုင်ငံတော်ပုန်ကန်မှုနှင့် ရာဇဝတ်မှုကျူးလွန်သူများအဖြစ် အမြင်သဘောထားရှိရန် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အနာဂတ်အရေးတွင် စစ်တပ်ပါဝင်မှုမရှိစေရန်နှင့် မြန်မာပြည်သူလူထု၏ လိုလားချက်ကို အလေးထား၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ရှေးရှုကာ အခြေခံရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။

အဖွဲ့ဝင်နိုင်ငံများမှ စစ်ကောင်စီ၏ နိုင်ငံရေးတရားဝင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရန် ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲအား တရားဝင်အဖြစ် အသိအမှတ်မပြုရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူ ထောင်ရန်ရည်ရွယ်၍ ထားရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေငြာစာတမ်း၊ ပဋိညာဉ်အစိတ် အပိုင်းနှင့်

ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကိုအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (၁၂)ချက်အား အလေးအနက်ထားစေလိုကြောင်း တိုက်တွန်းချက်တွင်ပါရှိသည်။

ဆက်လက်၍ အာဆီယံနိုင်ငံများအနေဖြင့် လူသားချင်းစာထောက်ထားမှု အကူအညီများပေးရာတွင် စစ်ကောင်စီအတွက် အထောက်အပံ့မဖြစ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများ-EROs၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ဒေသခံအရပ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် အမှန်တကယ် အကူအညီလိုအပ်နေသော ပြည်သူလူထုထံရောက်ရှိရန် အလေးထားပေးစေလိုကြောင်းနှင့် မြန်မာ့အရေးတွင် အာဆီယံနိုင်ငံအားလုံး တညီတညွတ်တည်း ပါဝင်ပေးစေလိုကြောင်း တိုက်တွန်းထားသည်။

စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စစ်ရှောင်များနှင့်ဒုက္ခသည်များအား အကာအကွယ်ပေးရန်၊ မြန်မာနိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ခြင်းမပြုရန်နှင့် မြန်မာပြည်သူလူထုကို ကိုယ်စားပြုသည့် NUCC, NUG, CRPH တို့အား အာဆီယံအနေဖြင့် တရားဝင်ဆက်ဆံရန်လည်း NUCC တိုက်တွန်းထားသည်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံတော်တော်များများက စစ်ကောင်စီနဲ့အလုပ်မဖြစ်ဘူးဆိုတာသိနေပြီဖြစ်တဲ့အတွက် လူထုကိုကိုယ်စားပြုတဲ့ NUG, NUCC, CRPH တို့နဲ့လည်း ထဲထဲဝင်ဝင်ဆွေးနွေးဖို့လိုပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်တွေက ဒေသတွင်းလုံခြုံရေးကိုပါ ခြိမ်းခြောက်လာတယ်။ အာဆီယံရဲ့သိက္ခာလည်းကျ တယ်ပေါ့။ ကျနော်တို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီအနေနဲ့ရော NUCC အနေနဲ့ပါ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ မျှော်လင့်ပါတယ်၊ တိုက်တွန်းပါတယ်။” ဟု (PNFC)၏ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

တစ်ဆက်တည်းတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ လေးရက်ကြာ ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူမပါဝင်ဘဲ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော်ဖနွမ်းပင်တွင် စတင်ကျင်းပနေပြီဖြစ်သည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် CRPH, EROs, အာဏာသိမ်းမှုကိုဆန့်ကျင် သောနိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ CDM တွင်ပါဝင်သူများ၊ သပိတ်ကော်မတီများ၊ တိုင်းရင်းသားများနှင့် ပြည်သူ့အလွှာအသီးသီးမှ အဖွဲ့အစည်းပေါင်း (၂၈)ဖွဲ့ နှင့် ကိုယ်စားလှယ် (၅၆)ဦးဖြင့် ၂၀၂၁ ခုနှစ် မတ်လ (၈) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ကောင်စီတစ်ခုဖြစ်သည်။

<https://kicnews.org/2022/11/asean-အဖွဲ့ဝင်နိုင်ငံများသိ/>